




ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း
၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့် ဧပြီလျဉ်း၍
ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏
ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင်
၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊
၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်းတို့နှင့်
စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း၏ ရှင်းလင်းတင်ပြချက်

နိဒါန်း

၁။ ယနေ့ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ
ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၀၃ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်
နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ကျွန်တော်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ၂၀၁၇ ခုနှစ် ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး
ဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမှာ ဖြစ်ပါတယ်။

၂။ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေ
ပုဒ်မ ၈ အရ ဥပဒေကြမ်းနှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြထားပါတယ်-

- (က) ၂၀၁၇-၂၀၁၈ ခု ၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း
- (ခ) ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း ၂၀၁၇-၂၀၁၈ အကျဉ်းချုပ် ဇယားများ
- (ဂ) ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံတင်ပြချက်
- (ဃ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းတင်ပြချက်
- (င) ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ
အဆိုပြုတင်ပြချက်အနှစ်ချုပ်
- (စ) ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏
ကုန်သွယ်မှုအရှုံးအမြတ်စာရင်းများနှင့် ဘဏ္ဍာရေးအခြေအနေဖော်ပြချက်

၃။ လွှတ်တော်ကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်လေ့လာနိုင်ရန်
တင်ပြချက် စာရွက်စာတမ်းများကို ဖြန့်ဝေထားပါတယ်။ အရ၊ အသုံးခန့်မှန်းခြေငွေစာရင်းများတွင်
၂၀၁၅-၂၀၁၆ ခု၊ ရှေ့ပြေးအမှန်စာရင်းနှင့် ၂၀၁၆-၂၀၁၇ ခု ၊ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများအရ
ရငွေနှင့် သုံးငွေ များကိုလည်းနှိုင်းယှဉ်လေ့လာနိုင်ပါရန် ဖော်ပြပေးထားပါတယ်။

၄။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏အရအသုံးခန့်မှန်းခြေငွေစာရင်းများ မတင်ပြမီ နိုင်ငံတော်၏စီးပွားရေးနှင့် ဘဏ္ဍာရေးအခြေအနေကို အကျဉ်းချုပ်ရှင်းလင်း တင်ပြမှာ ဖြစ်ပါတယ်။ ပထမဦးစွာ နိုင်ငံတော်၏ မက်ခရိုစီးပွားရေးအခြေအနေကို တင်ပြပါမယ်။

နိုင်ငံတော်၏ စီးပွားရေးအခြေအနေအပေါ် ခြုံငုံသုံးသပ်ခြင်း

၅။ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှုန်း ၉.၃% ရရှိရန် ခန့်မှန်းခဲ့ရာ ၇.၃ % ရရှိခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်တွင် ၇.၇% ခန့်မှန်းခဲ့ရာ ပထမ (၆) လအကောင်အထည်ဖော်မှုအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၅.၅% သာရရှိခဲ့ပါသည်။ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုဌာနကွေးနေခြင်း၊ အဓိကကျသော ကုန်သွယ်ဖက် နိုင်ငံများ၏ ဝယ်လိုအားကျဆင်းခြင်းနှင့် ကမ္ဘာ့ကုန်စည်ဈေးနှုန်းအခြေအနေများ အားနည်းခြင်း စသည့် ပြည်ပမှအကျိုးသက်ရောက်မှုများကြောင့် စီးပွားရေးတိုးတက်မှုနှုန်း လျော့နည်းခဲ့ ရပြီး၊ သဘာဝဘေးများ ခံစားရမှုကြောင့် လယ်ယာကဏ္ဍကုန်ထုတ်လုပ်မှု ကျဆင်းခဲ့ခြင်း၊ ရင်းနှီးမြှုပ်နှံမှုများ အားနည်းနေခြင်းများကလည်း စီးပွားရေးတိုးတက်မှုကို ထိခိုက်စေခဲ့ ပါတယ်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် တစ်မျိုးသားလုံး၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု နှင့်ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ) ခန့်မှန်းချက်မှာ နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၉၁,၃၁၉.၄၃၃ ဘီလီယံ ဖြစ်ပြီး ဂျီဒီပီတိုးတက်မှုနှုန်းကို ၇.၀% ရရှိနိုင်မည်ဟု မျှော်မှန်းထားပါတယ်။

၆။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်အမယ်သစ်များ တိုးချဲ့တင်ပို့နိုင်ရန် ကြိုးပမ်းပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်ရန် အလားအလာကောင်းများ ရှိနေပါတယ်။ ပြည်တွင်းစုဆောင်းမှုနှင့်ရင်းနှီးမြှုပ်နှံမှုတို့ တိုးတက်လာရန် အားပေးမြှင့်တင်ခြင်း၊ ချေးငွေရရှိနိုင်မှု အားပေးဖော်ဆောင်ပေးခြင်းတို့ဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ၏ စဉ်ဆက်မပြတ် လုပ်ဆောင်နေသော စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် မျှော်မှန်းထားသည့်အတိုင်း စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းကိုရရှိနိုင်ရန် ရည်မှန်းထားပါတယ်။ နိုင်ငံတော်၏ ကြွေးမြီဟောင်းများကို ရှင်းလင်း နိုင်ခြင်းနှင့် ပေးဆပ်ရမည့် အရင်းအတိုးများ ပုံမှန်ပေးဆပ်လျက်ရှိခြင်းတို့ကြောင့် ပြည်ပမှ ချေးငွေ၊ ထောက်ပံ့ငွေများ တိုးတက်ရရှိလျက်ရှိရာ ကြွေးမြီခံနိုင်ရည်ရှိမှု အတိုင်းအတာအတွင်း ရယူသင့်သည့် ချေးငွေများကို စိစစ်သုံးသပ်ရယူ ဆောင်ရွက်ခြင်းဖြင့်လည်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအရှိန်အဟုန်ကို မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။

၇။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကဏ္ဍကြီးများအလိုက် စီးပွားရေးတိုးတက်မှုကို လယ်ယာကဏ္ဍကြီးတွင် ၄.၀%၊ စက်မှုကဏ္ဍကြီးတွင် ၉.၇% နှင့် ဝန်ဆောင်မှုကဏ္ဍကြီးတွင် ၆.၉% တိုးတက်ဖြစ်ပေါ်ရန် လျာထားပါတယ်။ လယ်ယာကဏ္ဍကြီးတွင် အဓိကအားဖြင့် မိုးသီးနှံ စိုက်ပျိုးထုတ်လုပ်မှု အလားအလာ ပိုမိုကောင်းမွန်မည်ဟု ခန့်မှန်းထားပါတယ်။ တောင်သူများ အနေဖြင့် ဝင်ငွေပိုမိုရရှိသည့် သီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားပြီး အသားနှင့်ငါးထုတ်လုပ်မှုတွင်လည်း ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ တင်ပို့ရန်နှင့် ပြည်တွင်း၌ပင် ထပ်ဆင့်တိုးတက်ဖိုးရရှိရေး ပိုမိုအားပေးမြှင့်တင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။

၈။ စက်မှုကဏ္ဍကြီးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာခြင်းနှင့်အတူ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် အထူးသဖြင့် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ ပိုမိုဖွံ့ဖြိုးလာစေရန် ရည်မှန်းပါတယ်။ ထို့အပြင် အခြေခံအဆောက်အအုံများဖြစ်သည့် လျှပ်စစ်ဓာတ်အား၊ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ကိုလည်း အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ခြင်းများဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ဆောင်ရွက်နိုင်ရန် ရည်မှန်းပါတယ်။ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုကို စက်မှုကဏ္ဍဖွံ့ဖြိုးမှုနှင့် ဟန်ချက်ညီအောင် စီးပွားရေးမူဝါဒနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

၉။ ဝန်ဆောင်မှုကဏ္ဍကြီးတွင် ပို့ဆောင်ဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ငွေကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးရန်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ တိုးတက်ရန် မျှော်မှန်းထားပါတယ်။

၁၀။ ငွေကြေးရေးကဏ္ဍတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တည်ငြိမ်စေရန် ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းသိမ်းနိုင်ရန် နယ်ပယ်အသီးသီးမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးကဏ္ဍတွင် အခွန်အကောက်ရငွေ တိုးတက်ရရှိစေရန် ကြိုးပမ်းခြင်း၊ အစိုးရအသုံးစရိတ်များကို ထိရောက်စွာ စီမံခန့်ခွဲခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များမြှင့်တင်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အခြေခံကောင်းများ တည်ဆောက်ပေးခြင်း၊ ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ငွေကြေးရေးကဏ္ဍဆိုင်ရာ လွတ်လပ်ခွင့်ပြုခြင်း၊ ဖြေလျော့ပေးခြင်းများကိုလည်း သုံးသပ်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

မက်ခရိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ

၁၁။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်ဈေးနှုန်းများအရ လယ်ယာကဏ္ဍကြီး၏ပါဝင်မှု အချိုးအစားကို ၂၃.၈%၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၅.၉% နှင့် ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၄၀.၃% အသီးသီးဖြစ်ပေါ်ရန် ရည်မှန်းထားပါတယ်။

၁၂။ လူတစ်ဦး၏ ပျမ်းမျှအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၁,၇၁၀,၅၈၂ ဖြစ်ပေါ်ရန် ရည်မှန်းပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၇.၉% ရှိမည်ဟု ခန့်မှန်းထားပါတယ်။

ပို့ကုန်၊သွင်းကုန်၊ ကုန်သွယ်မှုပို့ငွေ/လိုငွေ

၁၃။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ရည်မှန်းချက်အရ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်၏ ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၄,၀၀၀) သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၁၅,၀၀၀) သန်း ဖြစ်ပါတယ်။ ကုန်သွယ်မှုပမာဏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂၉,၀၀၀) သန်း ဖြစ်ပြီး ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ (၁,၀၀၀) သန်းဖြစ်ပါတယ်။

ငွေကြေး၊ ဘဏ်စနစ်နှင့် အရင်းအနှီးဈေးကွက်

၁၄။ ငွေကြေးအခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးပမာဏ ရည်မှန်းချက် သတ်မှတ်ထားရှိခြင်းနှင့် ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် သီးသန့်ငွေကြေးပမာဏအား လုပ်ငန်းရည်မှန်းချက်အဖြစ်ထားရှိပြီး စုစုပေါင်းငွေကြေးပမာဏအား ကြားခံရည်မှန်းချက်အဖြစ် ထားရှိဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးတိုးတက်မှုနှုန်း မျှော်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ သီးသန့်ငွေတိုးတက်မှုအား ၁၃% နှင့် ငွေကြေးပမာဏတိုးတက်မှုအား ၂၄% အသီးသီးရရှိစေရန် ရည်မှန်းချက်ထားရှိ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကုန်ရှိ ယာယီ

ကိန်းဂဏန်းများအရ ယခင်နှစ်အလားတူ ကာလထက် စုစုပေါင်းသီးသန့်ငွေ တိုးတက်မှုနှုန်းမှာ ၁၂% နှင့် စုစုပေါင်းငွေကြေးပမာဏ တိုးတက်မှုနှုန်းမှာ ၁၆% ရှိရာ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် အတွင်း ငွေကြေးပမာဏရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါတယ်။

၁၅။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ဘဏ္ဍာရေးမူဝါဒအရ ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုး ၄.၅၂% ဖြစ်ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အစိုးရဘတ်ဂျက်လိုငွေအတွက် ဘဏ္ဍာငွေဖြည့်ဆည်းမှုကို ဘတ်ဂျက်လိုငွေ၏ ၃၀% အတွင်း ဖြည့်ဆည်းရန် ရည်မှန်း ဆောင်ရွက်မည် ဖြစ်ပါတယ်။ သို့ဖြစ်၍ ငွေကြေးပမာဏကို အကျိုးသက်ရောက်စေသည့် အခြား အချက်များဖြစ်သည့် နိုင်ငံခြားသုံးငွေရရန်ပိုင်ခွင့်များနှင့် ပြည်တွင်း ချေးငွေတိုးတက်မှုများကို ထည့်သွင်းစဉ်းစားပြီး၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ငွေကြေးပမာဏ ရည်မှန်းချက်အား သီးသန့်ငွေကြေးပမာဏတိုးတက်မှု ၁၈% နှင့် စုစုပေါင်း ငွေကြေးပမာဏ တိုးတက်မှုအား ၂၃% ထားရှိဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၁၆။ မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံ လက်မှတ်များ၊ စတော့ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်မည့် ရန်ကုန်စတော့အိတ်ချိန်းကို ၉-၁၂-၂၀၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၇ ခု၊ ဇန်နဝါရီလအထိ ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီ (၆) ခု၊ စာရင်းဝင်အများပိုင် ကုမ္ပဏီ (၄) ခုတို့သည် စတော့အိတ်ချိန်းမှ တစ်ဆင့် စတော့ရှယ်ယာ အရောင်းအဝယ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေ

၁၇။ ၂၀၁၅-၂၀၁၆ ခု ၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ပြုပြင်ပြီးခန့်မှန်းခြေ၊ ရှေ့ပြေးအမှန် စာရင်းနှင့် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ၊ ပြုပြင်ပြီးခန့်မှန်းခြေတို့မှာ အောက်ပါ အတိုင်းဖြစ်ပါတယ်-

၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးဆိုင်ရာအခြေအနေ

(ကျပ်ဘီလီယံ)

	<u>၂၀၁၅-၂၀၁၆ BE</u>	<u>၂၀၁၅-၂၀၁၆ RE</u>	<u>၂၀၁၅-၂၀၁၆ PA</u>
ရငွေ	၁၇,၀၀၀	၁၇,၈၇၂	၁၆,၆၅၁
သုံးငွေ	၂၀,၆၁၄	၂၁,၅၃၁	၁၉,၆၅၆
ပိုငွေ(+)/ လိုငွေ(-)	(-) ၃,၆၁၄	(-) ၃,၆၅၉	(-) ၃,၀၀၅
ဂျီဒီပီတန်ဖိုး	၇၃,၃၁၄	၇၃,၃၁၄	၇၃,၃၁၄
လိုငွေနှင့်ဂျီဒီပီအချိုး	၄.၉၃%	၄.၉၉%	၄.၁၀%

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာရေးဆိုင်ရာအခြေအနေ

(ကျပ်ဘီလီယံ)

	<u>၂၀၁၆-၂၀၁၇ BE</u>	<u>၂၀၁၆-၂၀၁၇ RE</u>
ရငွေ	၁၆,၉၇၉	၁၇,၀၉၅
သုံးငွေ	၂၀,၂၆၇	၂၁,၁၀၅
ပိုငွေ(+)/ လိုငွေ(-)	(-) ၃,၂၈၈	(-) ၄,၀၁၀
ဂျီဒီပီတန်ဖိုး	၈၄,၁၂၈	၈၁,၀၆၄
လိုငွေနှင့်ဂျီဒီပီအချိုး	၃.၉၁%	၄.၉၅%

ဘဏ္ဍာရေးမူဝါဒ

၁၈။ ဘဏ္ဍာရေးမူဝါဒတွင် အခွန်မူဝါဒနှင့် အသုံးစရိတ်မူဝါဒတို့ ပါဝင်ပါတယ်။

(က) အခွန်မူဝါဒ

- (၁) နိုင်ငံတော်အစိုးရ၏ အသုံးစရိတ်များအတွက်သာ အခွန်ကိုကောက်ခံခြင်း မဟုတ်ဘဲ နိုင်ငံတော်တွင် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ်ကို ဖော်ဆောင်၍ ငွေကြေးလည်ပတ်မှုမှန်ကန်စေရန်၊

- (၂) ငွေကြေးဖောင်းပွမှုကို ထိန်းသိမ်းရန်၊
- (၃) ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်အကောက် စနစ်ဖြင့် ထိန်းညှိပေးရန်၊
- (၄) ကုန်ဈေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အကူပြုရန်၊
- (၅) ဝင်ငွေခွဲဝေမှုမျှတစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုရန်၊

(ခ) အသုံးစရိတ်မူဝါဒ

- (၁) ပညာရေး ၊ ကျန်းမာရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အသုံးစရိတ်များကို ဆက်လက် တိုးမြှင့်သုံးစွဲရန်၊
- (၂) ပြည်သူလူထုကိုချက်ချင်း လက်ငင်း အကျိုးပြုနိုင်သည့် အသုံးစရိတ်များကို ဦးစားပေး သုံးစွဲရန်၊
- (၃) ဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်အပ်မှုများကို စနစ်တကျစိစစ်ခွင့်ပြုရန်၊
- (၄) စီမံကိန်းများအား ဦးစားပေးအဆင့်ခွဲပြီး လတ်တလော မလိုအပ်သေးသည့် စီမံကိန်းများကို ရွှေ့ဆိုင်းဆောင်ရွက်ရန်၊
- (၅) ပစ္စည်းဝယ်ယူမှုများကို စနစ်တကျ စိစစ်ဆောင်ရွက်ရန်၊
- (၆) ပြည်ပအကူအညီငွေနှင့် ပြည်ပဈေးငွေများကို စိစစ်ရယူရန်၊
- (၇) ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေး လုံလောက်စွာရရှိရေးတို့အတွက် တိုးမြှင့်သုံးစွဲရန်၊

၁၉။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဦးစားပေးအစီအစဉ်များအရ ဘတ်ဂျက်ခွဲဝေ ချထားမှုကို နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းများအနက်မှ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ အသုံးစရိတ်များကို ဦးစားပေးလျာထားပါတယ်။

နှစ်လတ်ဘဏ္ဍာရေးမူဘောင် (Medium Term Fiscal Framework)

၂၀။ ဘတ်ဂျက်ရေးဆွဲရာတွင် သမရိုးကျ နှစ်စဉ်တိုးမြှင့်လျာထားသည့် ပုံစံအစားကမ္ဘာ့နိုင်ငံ အများစုတွင် ကျင့်သုံးနေကြသည့် မူဝါဒအခြေခံသော ဘတ်ဂျက်ရေးဆွဲခြင်း (Policy Based Budgeting) ဖြစ်စေရန် ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီဖြင့် နှစ်လတ်ဘဏ္ဍာရေးမူဘောင် (Medium Term Fiscal Framework-MTFF) ရေးဆွဲတည်ဆောက်မှုကို ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။

၂၁။ နှစ်လတ်ဘဏ္ဍာရေးမူဘောင်ရေးဆွဲရာတွင် လွန်ခဲ့သော ၃ နှစ်တာ ကာလအရအသုံး လျာထားချက် နှင့် အမှန်အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို အခြေခံ၍ လာမည့် ၃ နှစ်ကာလအတွက် ကြိုတင်ခန့်မှန်းမှုများဖြင့် ရေးဆွဲခြင်း ဖြစ်ပါတယ်။ ယင်းသို့ ရေးဆွဲရာတွင် အသုံးပြုရသော မက်ခရိုစီးပွားရေးညွှန်းကိန်းများမှာ Real GDP တိုးတက်မှုနှုန်း၊ Nominal GDP ပြောင်းလဲမှုနှုန်း၊ Nominal GDP တန်ဖိုး၊ ငွေကြေးဖောင်းပွမှုနှုန်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်း၊ သွင်းကုန်တိုးတက်မှုနှုန်း တို့ဖြစ်ပါတယ်။

၂၂။ ထို့ပြင် သာမန်အသုံးစရိတ်နှင့်ငွေလုံးငွေရင်းအသုံးစရိတ်အချိုး၊ လိုငွေဖြည့်ဆည်းနိုင်မည့် ပမာဏ၊ ရေရှည် ကြွေးမြီခံနိုင်ရည်အတွက် သုံးသပ်ချက် (Debt Sustainability Analysis - DSA) ၊ အစိုးရငွေတိုက်စာချုပ် (Treasury Bond) အတိုးနှုန်းနှင့် အစိုးရငွေတိုက်လက်မှတ် (Treasury Bill) အတိုးနှုန်း၊ အစိုးရငွေတိုက်စာချုပ်နှင့် အစိုးရငွေတိုက်လက်မှတ်များ ထုတ်ဝေနိုင်မည့် အချိုး၊ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေအတွက် ဘဏ္ဍာငွေဖြည့်ဆည်း ပေးနိုင်မှု စသည်တို့ကိုလည်း ပုံသေနည်းများအသုံးပြု၍ တွက်ချက်ပါတယ်။

၂၃။ နှစ်လတ်ဘဏ္ဍာရေးမူဘောင်ဖြင့် ရငွေများကို ခန့်မှန်းရာတွင် အခွန်အကောက် ရငွေတစ်ခုချင်းစီသည် စုစုပေါင်းအခွန်အကောက်ရငွေတွင် ပါဝင်မှုရာခိုင်နှုန်း (% Share) ၊ အခွန်အကောက်ရငွေတိုးတက်မှုနှုန်း (Growth Rate) နှင့် အခွန်အကောက်ရငွေတိုးတက်မှုတွင် ရငွေတစ်ခုချင်းစီ၏ ပါဝင်မှု (Contribution to Growth Rate) အချိုးတို့ကို တွက်ချက်ခြင်းဖြင့် ရငွေတစ်ခုချင်းစီ၏ အခြေအနေကိုသုံးသပ်ထားပါကြောင်း၊ ဆက်လက်၍ အသုံးစရိတ်ခန့်မှန်းမှု

များကိုလည်း ရငွေခန့်မှန်းမှုများနှင့်အလားတူ သုံးသပ်မှုမျိုး ပြုလုပ်ထားပါကြောင်း၊ သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်အချိုးအား လိုက်ဖက်ညီသော အချိုးဖြစ်စေရန်နှင့် လိုငွေနှင့် ဂျီဒီပီအချိုးအား ဂျီဒီပီ၏ ၅% ထက်မပိုစေရန် ရည်မှန်း၍ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အတွက် ပြည်ပအကူအညီရငွေနှင့် ပြည်ပချေးယူရငွေမပါသော သာမန်အသုံးစရိတ်ဘောင်များ ကို ဝန်ကြီးဌာနအလိုက် ဦးစီးဌာနများနှင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများဟူ၍ ခွဲခြားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ သတ်မှတ်ပေးခဲ့ပါတယ်။

၂၄။ ပြည်ပအကူအညီရငွေနှင့် ပြည်ပချေးယူရငွေမပါသော စုစုပေါင်းငွေလုံးငွေရင်း အသုံးစရိတ်ဘောင်ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက စီမံကိန်းရေးဆွဲရေးဦးစီးဌာနသို့ ပေးပို့၍ ဝန်ကြီးဌာနအလိုက် ငွေလုံးငွေရင်းအသုံးစရိတ်ဘောင် ကို စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ထပ်ဆင့်သတ်မှတ်ပေးပါတယ်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေဖြည့်ဆည်းပေးမည့် ပမာဏအား တွက်ချက်ခြင်း

၂၅။ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်များသို့ ဘဏ္ဍာငွေထောက်ပံ့ပေးသည့် ပုံစံကို တစ်ဆင့်ထက်တစ်ဆင့် ပိုမိုကောင်းမွန်စေရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်များအကြား ဖွံ့ဖြိုးတိုးတက်မှု အချိုးကျမျှတစေရန် ရည်ရွယ်ပြီး ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်၍ နှစ်လတ်ဘဏ္ဍာရေးမူဘောင်ကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ ထိုသို့ရေးဆွဲရာတွင် ဖွံ့ဖြိုးမှု လိုအပ်ချက်နှင့် ဘဏ္ဍာရေးကန့်သတ်ချက်များကို ထည့်သွင်းစဉ်းစား၍ ပုံသေနည်းဖြင့် တွက်ချက်ခဲ့ခြင်း ဖြစ်ပါတယ်။

၂၆။ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်အတွက် တွက်ချက်ရာတွင် အဓိကညွှန်ကိန်းများ အဖြစ် စုစုပေါင်းလူဦးရေ (Total Population)၊ ဆင်းရဲမှုညွှန်ကိန်း (Poverty Index) နှင့် လူတစ်ဦးစီ၏ ပျမ်းမျှအသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) တို့ အပေါ်တွင် အခြေခံ၍ တွက်ချက်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်များတွင် မြေဧရိယာအကျယ်အဝန်း (Area)၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စုစုပေါင်းလူဦးရေတွင် မြို့ပြလူဦးရေအချိုး (Urban Population as Percent of Total State Population) နှင့် တစ်ဦးကျအခွန် ကောက်ခံမှု (Per Capita Tax Collection) စတဲ့ ညွှန်ကိန်း (၃) ခု တို့ကို ထပ်မံထည့်သွင်း၍ စုစုပေါင်း ညွှန်ကိန်း (၆) ခု ဖြင့် တွက်ပါတယ်။

နှစ်လတ်ဘဏ္ဍာရေးလျာထားချက်

၂၇။ နှစ်လတ်ဘဏ္ဍာရေးလျာထားချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

(ကျပ်ဘီလီယံ)

အကြောင်းအရာ	၂၀၁၅-၂၀၁၆	၂၀၁၆-၂၀၁၇	၂၀၁၇-၂၀၁၈	၂၀၁၈-၂၀၁၉	၂၀၁၉-၂၀၂၀
	(PA)	(RE)	(လျာထားချက်)	(မျှော်မှန်း)	(မျှော်မှန်း)
ရငွေ	၁၆,၆၅၁	၁၇,၀၉၅	၁၆,၇၆၈	၁၈,၉၆၄	၂၀,၅၁၆
သုံးငွေ	၁၉,၆၅၆	၂၁,၁၀၅	၂၀,၈၉၆	၂၃,၄၄၆	၂၅,၄၃၁
ပိုငွေ(+)/လိုငွေ (-)	(-) ၃,၀၀၅	(-) ၄,၀၁၀	(-) ၄,၁၂၈	(-) ၄,၄၈၂	(-) ၄,၉၁၅
လိုငွေဖြည့်ဆည်းခြင်း	၃,၂၃၇			-	-
ငွေတိုက်စာချုပ်	(+) ၃,၅၂၃				
ငွေတိုက်လက်မှတ်	(-) ၂၈၆				
ကြွေးမြီလျာထားချက် (ပြည်ပချေးယူရငွေ)	၈၅၄	၁,၃၀၀	၁,၉၅၆	၁,၁၆၁	၉၃၈
တိုင်းဒေသကြီး/ပြည်နယ် များသို့လိုငွေဖြည့်ဆည်းခြင်း	၁,၅၉၂	၁,၇၀၆	၁,၇၀၈	၁,၇၆၇	၁,၈၃၃

မှတ်ချက်။ (၁) ၂၀၁၅-၂၀၁၆ ခု၊ ရှေ့ပြေးအမှန်စာရင်း(PA) လိုငွေမှာ ကျပ် ၃,၀၀၅ ဘီလီယံ ဖြစ်သော်လည်း လိုငွေ ဖြည့်ဆည်းရသည့် ပမာဏမှာ ကျပ် ၃,၂၃၇ ဘီလီယံ ဖြစ်ပါသည်။ လိုငွေဖြည့်ဆည်းခြင်းသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ထိန်းသိမ်းထားသော ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း (Union Government Deposit Account) ၏ လိုငွေများကို လစဉ် ဖြည့်ဆည်း ခဲ့ပြီးနောက် ဘဏ္ဍာရေးနှစ်ကုန်အထိ စုစုပေါင်း အမှန်ဖြည့်ဆည်းပေးရသည့် ပမာဏကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရ၏အပ်ငွေ စာရင်းတွင် ဌာနအဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေငွေစာရင်းပါ ဝင်ငွေနှင့် ထွက်ငွေများသာမက ကြွေးမြီ၊ အပ်ငွေ၊ ယာယီ စသည့်စာရင်း များ၏ ရငွေနှင့် ထုတ်ပေးငွေများလည်း ပါဝင်ပါသည်။

(၂) လိုငွေဖြည့်ဆည်းခြင်းနှင့် ကြွေးမြီလျာထားချက်များကို အနာဂတ်ကာလ အတွက် ကြိုတင်ခန့်မှန်းနိုင်ရန် World Bank /ADB တို့မှ လိုအပ်သော နည်းပညာ အကူအညီများကို ရယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂၈။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်များတို့အတွက် မက်ခရိုစီးပွားရေးညွှန်းကိန်းများ (Macroeconomic Assumption) ကို ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ညွှန်းကိန်းများကိုသာ အသုံးပြု၍ ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေစာရင်း အတည်ပြုပြီးပါက ရရှိသည့် ကိန်းဂဏန်းအချက်အလက်များနှင့် လာမည့်ဘဏ္ဍာရေးနှစ် (၂) နှစ်အတွက် မက်ခရိုစီးပွားရေး ညွှန်းကိန်းများ အပြောင်းအလဲပေါ်မူတည်၍ ရငွေ၊ သုံးငွေ ၊ ပိုငွေ/လိုငွေများသည် ပြောင်းလဲနိုင် ပါတယ်။

၂၀၁၇-၂၀၁၈ ခု ၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း

၂၉။ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(ကျပ်ဘီလီယံ)

အကြောင်းအရာ	သာမန်	ငွေလုံးငွေရင်း	ကြွေးမြီ	စုစုပေါင်း	ဂျီဒီပီ၏ %
(က) ရငွေ	၁၄,၄၅၅	၂၆၈	၂,၀၄၅	၁၆,၇၆၈	၁၈.၃၆%
(ခ) သုံးငွေ	*၁၅,၅၂၇	၄,၇၇၄	၅၉၅	*၂၀,၈၉၆	၂၂.၈၈%
(ဂ) ပိုငွေ(+)/လိုငွေ(-)	(-) ၁,၀၇၂	(-) ၄,၅၀၆	(+) ၁,၄၅၀	(-) ၄,၁၂၈	
(ဃ) ဂျီဒီပီတန်ဖိုး				၉၁,၃၁၉	
(င) လိုငွေနှင့်ဂျီဒီပီအချိုး				၄.၅၂%	

(* တိုင်းဒေသကြီး/ ပြည်နယ်များ၏ လိုငွေကျပ် ၁,၇၀၈ ဘီလီယံကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ဖြည့်ဆည်း ပါသည်။)

၂၀၁၇-၂၀၁၈ ခု ၊ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဌာနအဖွဲ့အစည်းများ၏ အရအသုံး ခန့်မှန်းခြေငွေစာရင်း

၃၀။ တိုင်းဒေသကြီး/ပြည်နယ်များက တင်ပြလာသော အရအသုံးခန့်မှန်းခြေငွေစာရင်း အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

(ကျပ်ဘီလီယံ)

	အကြောင်းအရာ	သာမန်	ငွေလုံးငွေရင်း	ကြွေးမြီ	စုစုပေါင်း	ဂျီဒီပီ၏ %
(က)	ရငွေ	၅၉၅	၇၈	၉၄	၇၆၇	၀.၈၄%
(ခ)	သုံးငွေ	၉၅၁	၁,၅၁၇	၇	၂,၄၇၅	၂.၇၁%
(ဂ)	ပိုငွေ(+)/လိုငွေ(-)	(-) ၃၅၆	(-) ၁,၄၃၉	(+) ၈၇	(-) ၁,၇၀၈	

၃၁။ တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေ ကျပ် ၁,၇၀၈ ဘီလီယံကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ဖြည့်ဆည်းပေးပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်များ၏ သာမန်ရငွေတွင် ဖော်ပြပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေဖြည့်ဆည်းပေးပြီး နောက် ရငွေ/သုံးငွေအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

(ကျပ်ဘီလီယံ)

	အကြောင်းအရာ	သာမန်	ငွေလုံးငွေရင်း	ကြွေးမြီ	စုစုပေါင်း	ဂျီဒီပီ၏ %
(က)	ရငွေ	*၂,၃၀၃	၇၈	၉၄	*၂,၄၇၅	၂.၇၁%
(ခ)	သုံးငွေ	၉၅၁	၁,၅၁၇	၇	၂,၄၇၅	၂.၇၁%
(ဂ)	ပိုငွေ(+)/လိုငွေ(-)	(+) ၁,၃၅၂	(-) ၁,၄၃၉	(+) ၈၇		

(* တိုင်းဒေသကြီး/ပြည်နယ်များ၏ သာမန်ရငွေတွင် ပြည်ထောင်စုမှလိုငွေ ဖြည့်ဆည်းပေးခြင်း ကျပ် ၁,၇၀၈ ဘီလီယံ ပါဝင်ပါသည်။)

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော်၏ အရအသုံးအခြေအနေ

၃၂။ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေများအရ နိုင်ငံတော်တစ်ခုလုံး၏ အရအသုံးအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

(ကျပ်ဘီလီယံ)

အကြောင်းအရာ	ပြည်ထောင်စု	တိုင်းဒေသကြီး/ ပြည်နယ်	စုစုပေါင်း	ဂျီဒီပီ၏ %
(က) ရငွေများ	၁၆,၇၆၈	၂,၄၇၅	၁၉,၂၄၃	၂၁.၀၇%
(၁) သာမန်	၁၄,၄၅၅	၂,၃၀၃	၁၆,၇၅၈	
(၂) ငွေလုံးငွေရင်း	၂၆၈	၇၈	၃၄၆	
(၃) ကြွေးမြီ	၂,၀၄၅	၉၄	၂,၁၃၉	
(ခ) သုံးငွေများ	*၂၀,၈၉၆	၂,၄၇၅	၂၃,၃၇၁	၂၅.၅၉%
(၁) သာမန်	*၁၅,၅၂၇	၉၅၁	၁၆,၄၇၈	
(၂) ငွေလုံးငွေရင်း	၄,၇၇၄	၁,၅၁၇	၆,၂၉၁	
(၃) ကြွေးမြီ	၅၉၅	၇	၆၀၂	
(ဂ) ပိုငွေ(+)/လိုငွေ(-)	(-)၄,၁၂၈		(-)၄,၁၂၈	
(ဃ) ဂျီဒီပီတန်ဖိုး	၉၁,၃၁၉		၉၁,၃၁၉	
(င) လိုငွေနှင့်ဂျီဒီပီအချိုး	၄.၅၂%		၄.၅၂%	

မှတ်ချက်။ (* တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေ ကျပ် ၁,၇၀၈ ဘီလီယံကို ပြည်ထောင်စု မှဖြည့်ဆည်းပေးခြင်း အပါအဝင် ဖြစ်ပါသည်။)

၃၃။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေအတွက် ထောက်ပံ့ပေးနိုင်မည့် ပမာဏများကို သတ်မှတ်ပေးခဲ့ပါသည်။ အခွန်ဝေစုခွဲဝေမှုများအဖြစ် ၂၀၁၂-၂၀၁၃ ခု ဘဏ္ဍာရေးနှစ်မှစတင်၍ တံဆိပ်ခေါင်းခွန် ၂% နှင့် ပုဂ္ဂိုလ်တစ်ဦးချင်းထံမှ ကောက်ခံရရှိသည့် ဝင်ငွေခွန်၏ ၅% တို့ကို ခွဲဝေပေးခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် တွင်ထပ်မံ၍ ကုန်သွယ်လုပ်ငန်းခွန်၏ ၁၅% နှင့် အထူးကုန်စည်ခွန်၏ ၁၅% များကို ဥပဒေ အမိန့်ညွှန်ကြားချက်များနှင့်အညီ ခွဲဝေပေးခဲ့ပါတယ်။ ထိုသို့ ခွဲဝေပေးရာတွင် ပုဂ္ဂလိကများ၊ ကုမ္ပဏီများနှင့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အနှံ့အပြားတွင် လုပ်ငန်းဆောင်ရွက်နေသော်လည်း အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (LTO) မှာ ရန်ကုန်မြို့တွင်တည်ရှိပြီး ရန်ကုန်တွင် ပေးဆောင်ကြခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးမှာ အခွန်ဝေစု အများဆုံးရရှိခြင်း ဖြစ်ပါတယ်။

၃၄။ သို့ဖြစ်ပါ၍ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ အခွန်ဝေစုခွဲဝေပေးရာတွင် နိုင်ငံပိုင်အခန်းကဏ္ဍမှ ကောက်ခံရရှိသော သွင်းကုန် တင်သွင်းမှုအပေါ် ကောက်ခံရရှိသည့် ငွေမှအပဖြစ်သည့် ကျပ်ငွေဖြင့် ကောက်ခံရရှိသည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်တို့အား ကောက်ခံရရှိသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသို့ တိုက်ရိုက်ခွဲဝေပေးခြင်းမပြုဘဲ ကုန်သွယ်လုပ်ငန်းခွန်၏ ၁၅% နှင့် အထူး ကုန်စည်ခွန်၏ ၁၅ % စုစုပေါင်းကို နှစ်လတ်ဘဏ္ဍာရေးမူဘောင်ဖြင့် တွက်ချက်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခွဲဝေသင့်သည့် အချိုးအတိုင်းခွဲဝေပေးပြီး သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ ကောက်ခံရရှိသော သွင်းကုန်တင်သွင်းမှု အပေါ်ကောက်ခံရရှိသည့် ငွေမှအပ ဖြစ်သည့်ကျပ်ငွေဖြင့် ကောက်ခံရရှိသောကုန်သွယ်လုပ်ငန်းခွန်၏ ၁၅ %၊ အထူး ကုန်စည်ခွန်၏ ၁၅ % နှင့် ဝင်ငွေခွန်၏ ၅ % တို့ကို ယခင်နှစ်ကအတိုင်း ခွဲဝေပေးမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေကိုလည်း ဥပဒေနှင့်အညီ ယခင်နှစ် လျာထားချက်များ အတိုင်း ထည့်သွင်းလျာထားပြီး ဖြစ်ပါတယ်။

၃၅။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း၏ ပြည်ပအကူအညီရငွေ၊ ချေးယူရငွေအပါအဝင် စုစုပေါင်းရငွေ ကျပ် ၁၆,၇၆၈ ဘီလီယံဖြစ်ပါတယ်။ ဗဟိုအဖွဲ့အစည်းများ၏ ရငွေကျပ် ၄ ဘီလီယံ၊ ဝန်ကြီးဌာနများ၏ရငွေ ကျပ် ၁၅,၀၀၀ ဘီလီယံ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ရငွေကျပ် ၄၉၆ ဘီလီယံ၊ တပ်မြို့စည်ပင်သာယာရေး အဖွဲ့များ၏ ရငွေကျပ် ၁ ဘီလီယံ၊ နေပြည်တော်ကောင်စီ၏ ရငွေ ကျပ် ၀.၁၀၆ ဘီလီယံ ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ ရငွေကျပ် ၄၁ ဘီလီယံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေ ကျပ် ၁,၁၄၇ ဘီလီယံ နှင့် လူမှုဖူလုံရေးအဖွဲ့၏ ရငွေ ကျပ် ၇၉ ဘီလီယံ တို့ဖြစ်ပါတယ်။

၃၆။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်း၏ ပြည်ပအကူအညီရငွေ၊ ချေးယူရငွေအပါအဝင် စုစုပေါင်းသုံးငွေ ကျပ် ၂၀,၈၉၆ ဘီလီယံဖြစ်ပါတယ်။ ဗဟိုအဖွဲ့အစည်းများ ၏ သုံးငွေ ကျပ် ၉၁ ဘီလီယံ၊ ဝန်ကြီးဌာနများ၏ သုံးငွေ ကျပ် ၁၉,၂၃၈ ဘီလီယံ၊ မြန်မာနိုင်ငံတော်

ဗဟိုဘဏ်၏ သုံးငွေ ကျပ် ၃၄၆ ဘီလီယံ၊ တပ်မြို့စည်ပင် သာယာရေးအဖွဲ့များ၏ သုံးငွေ ကျပ် ၁ ဘီလီယံ၊ နေပြည်တော်ကောင်စီ၏ သုံးငွေကျပ် ၂၇ ဘီလီယံ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၏ သုံးငွေ ကျပ် ၄၁ ဘီလီယံ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ် ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ သုံးငွေ ကျပ် ၁,၁၃၇ ဘီလီယံ နှင့် လူမှုဖူလုံရေးအဖွဲ့၏ သုံးငွေ ကျပ် ၁၅ ဘီလီယံ တို့ဖြစ်ပါတယ်။

၃၇။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများ၏ စုစုပေါင်းရငွေ နှင့် စုစုပေါင်းသုံးငွေတွင် ပါဝင်သည့်အချိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်

ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများ၏ စုစုပေါင်းရငွေနှင့် စုစုပေါင်းအသုံးစရိတ်တွင် ပါဝင်မှုအချိုးအစား
(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဌာန / အဖွဲ့အစည်းအမည်	ရငွေ		အသုံးစရိတ်	
		ပြည်ပအကူအညီရငွေ/ ချေးယူရငွေအပါအဝင်	စုစုပေါင်း ရငွေပေါ် ပါဝင်မှု အချိုးအစား	ပြည်ပအကူအညီရငွေ/ ချေးယူရငွေအပါအဝင်	စုစုပေါင်း သုံးငွေပေါ် ပါဝင်မှု အချိုးအစား
၁	ဗဟိုအဖွဲ့အစည်းများ	၄,၁၉၅,၉၂၁	၀.၀၂%	၉၀,၄၃၁,၁၇၈	၀.၄၃%
၁	နိုင်ငံတော်သမ္မတရုံး			၉,၉၃၂,၄၆၉	၀.၀၅%
၂	ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	၉၉,၀၆၀		၁,၆၆၂,၀၉၄	၀.၀၁%
၃	ပြည်ထောင်စုလွှတ်တော်ရုံး	၁,၆၇၆,၄၀၀	၀.၀၁%	၃,၀၂၄,၀၃၀	၀.၀၁%
၄	ပြည်သူ့လွှတ်တော်ရုံး	၀,၂၀၀		၁၀,၇၄၂,၇၄၆	၀.၀၅%
၅	အမျိုးသားလွှတ်တော်ရုံး	၀,၄၀၀		၆,၅၄၅,၅၃၄	၀.၀၃%
၆	ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး	၉၀,၀၅၀		၂၇,၃၇၈,၂၈၉	၀.၁၃%
၇	နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး	၀,၀၅၀		၈၃၇,၇၄၆	
၈	ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး	၁,၂၀၀		၁၀,၈၅၃,၉၀၁	၀.၀၅%
၉	ပြည်ထောင်စုရွေးနေချုပ်ရုံး	၃၈,၆၀၀		၃,၃၁၀,၇၃၅	၀.၀၂%
၁၀	ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး	၂,၂၄၇,၂၉၁	၀.၀၁%	၆,၈၃၆,၆၆၄	၀.၀၃%
၁၁	ပြည်ထောင်စုရာထူးဝန်အဖွဲ့	၄၂,၆၇၀		၉,၃၀၆,၉၇၀	၀.၀၅%
	(၁) ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံးအဖွဲ့	၀,၂၀၀		၁,၀၁၈,၈၅၇	၀.၀၁%
	(၂) ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာန	၇,၀၃၀		၁,၁၁၈,၄၃၉	၀.၀၁%
	(၃) ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)	၂၃,၄၀၀		၃,၄၉၆,၅၁၂	၀.၀၂%
	(၄) ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)	၁၂,၀၀၀		၂,၈၀၀,၅၉၁	၀.၀၁%
	(၅) ဝန်ထမ်းရေးရာဦးစီးဌာန	၀,၀၄၀		၈၇၂,၅၇၁	

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်

ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများ၏ စုစုပေါင်းရငွေနှင့် စုစုပေါင်းအသုံးစရိတ်တွင် ပါဝင်မှုအချိုးအစား

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဌာန / အဖွဲ့အစည်းအမည်	ရငွေ		အသုံးစရိတ်	
		ပြည်ပအကူအညီရငွေ/ ချေးယူရငွေအပါအဝင်	စုစုပေါင်း ရငွေပေါ် ပါဝင်မှု အချိုးအစား	ပြည်ပအကူအညီရငွေ/ ချေးယူရငွေအပါအဝင်	စုစုပေါင်း သုံးငွေပေါ် ပါဝင်မှု အချိုးအစား
၂	ဝန်ကြီးဌာနများ	၁၅,၀၀၀,၂၇၄,၇၀၀	၈၉.၄၆%	၁၉,၂၃၈,၃၈၁,၈၉၆	၉၂.၀၇%
၁	နိုင်ငံခြားရေး	၁,၈၁၀,၁၄၂	၀.၀၁%	၅၇,၆၂၇,၀၈၉	၀.၂၇%
၂	ပြည်ထဲရေး	၈၄,၃၉၅,၈၅၀	၀.၅၀%	၄၀၃,၀၈၁,၆၈၇	၁.၉၃%
၃	ကာကွယ်ရေး	၇၃,၁၁၁,၄၀၀	၀.၄၄%	၂,၉၁၅,၄၂၇,၄၃၄	၁၃.၉၅%
၄	နယ်စပ်ရေးရာ	၃,၇၈၀,၁၀၆	၀.၀၂%	၁၁၂,၁၄၈,၇၀၀	၀.၅၄%
၅	နိုင်ငံတော်အတိုင်ပင်ခံရုံး			၂,၃၄၅,၁၆၂	၀.၀၁%
၆	ပြန်ကြားရေး	၃၅,၇၂၃,၀၃၇	၀.၂၁%	၆၀,၀၅၄,၉၆၇	၀.၂၉%
၇	သာသနာရေးနှင့်ယဉ်ကျေးမှု	၃၈,၂၄၉,၈၃၄	၀.၂၃%	၃၁,၅၃၃,၉၄၉	၀.၁၅%
၈	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း	၇၈၇,၆၇၅,၀၃၂	၄.၇၀%	၁,၂၄၆,၉၉၃,၄၄၇	၅.၉၇%
၉	ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး	၁,၄၁၃,၃၃၄,၀၃၆	၈.၄၃%	၇၆၅,၅၇၃,၁၄၀	၃.၆၆%
၁၀	သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	၃၃၂,၀၈၈,၃၁၇	၁.၉၈%	၃၃၉,၇၉၃,၃၀၆	၁.၆၃%
၁၁	လျှပ်စစ်နှင့်စွမ်းအင်	၄,၃၉၉,၂၆၀,၈၈၇	၂၆.၂၄%	၄,၄၉၇,၂၉၀,၈၉၀	၂၁.၅၂%
၁၂	အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား	၃၁,၈၇၃,၈၁၄	၀.၁၉%	၃၆,၃၂၄,၇၇၃	၀.၁၇%
၁၃	စက်မှု	၂၀၁,၅၂၈,၅၁၀	၁.၂၀%	၅၀၅,၁၇၁,၉၀၈	၂.၄၂%
၁၄	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	၁၂,၄၉၅,၉၃၃	၀.၀၈%	၁၃,၃၇၇,၀၆၆	၀.၀၆%
၁၅	ပညာရေး	၁၁၉,၅၀၄,၉၁၂	၀.၇၁%	၁,၇၆၄,၂၆၈,၈၈၄	၈.၄၄%
၁၆	ကျန်းမာရေးနှင့်အားကစား	၂၅၃,၄၅၅,၄၈၁	၁.၅၁%	၁,၀၇၇,၈၈၈,၂၈၂	၅.၁၆%
၁၇	စီမံကိန်းနှင့်ဘဏ္ဍာရေး	၆,၉၀၅,၄၆၀,၄၃၉	၄၁.၁၈%	၄,၈၄၂,၈၇၀,၇၂၆	၂၃.၁၈%
၁၈	ဆောက်လုပ်ရေး	၂၇၄,၂၁၄,၈၈၇	၁.၆၄%	၅၀၃,၀၆၉,၀၉၃	၂.၄၁%
၁၉	လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး	၁၀,၅၄၁,၃၅၁	၀.၀၆%	၅၂,၄၁၈,၉၈၁	၀.၂၅%
၂၀	ဟိုတယ်နှင့်ခရီးသွားလာရေး	၂၁,၇၄၀,၇၃၂	၀.၁၃%	၇,၄၅၃,၄၁၃	၀.၀၄%
၂၁	တိုင်းရင်းသားလူမျိုးများရေးရာ			၃,၆၆၈,၉၉၉	၀.၀၂%

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဌာန / အဖွဲ့အစည်းအမည်	ရငွေ		အသုံးစရိတ်	
		ပြည်ပအကူအညီရငွေ/ ချေးယူရငွေအပါအဝင်	စုစုပေါင်း ရငွေပေါ် ပါဝင်မှု အချိုးအစား	ပြည်ပအကူအညီရငွေ/ ချေးယူရငွေအပါအဝင်	စုစုပေါင်း သုံးငွေပေါ် ပါဝင်မှု အချိုးအစား
၃	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၄၉၆,၀၉၆.၉၈၅	၂.၉၆%	၃၄၆,၁၁၀.၇၆၄	၁.၆၆%
၄	တပ်မတော်စည်ပင်သာယာရေးအဖွဲ့များ	၁,၂၀၆.၅၀၈	၀.၀၁%	၁,၂၁၆.၀၀၀	၀.၀၁%
၅	နေပြည်တော်ကောင်စီ	၁၀၆.၄၂၃		၂၇,၃၁၆.၁၅၄	၀.၁၃%
၆	နေပြည်တော်စည်ပင်သာယာရေးကော်မတီ	၄၀,၆၈၂.၇၆၉	၀.၂၄%	၄၀,၄၇၂.၁၄၀	၀.၁၉%
၇	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ	၁,၁၄၇,၀၃၄.၅၄၂	၆.၈၄%	၁,၁၃၇,၁၁၇.၈၂၈	၅.၄၄%
	(၁) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး	၃၅၈,၁၉၅.၉၀၃	၂.၁၃%	၃၆၄,၉၁၅.၉၄၁	၁.၇၅%
	(၂) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း	၅၃၁,၀၁၉.၆၉၁	၃.၁၇%	၅၂၉,၀၃၈.၈၄၄	၂.၅၃%
	(၃) မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း	၂၅၇,၈၁၈.၉၄၈	၁.၅၄%	၂၄၃,၁၆၃.၀၄၃	၁.၁၆%
၈	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ဝန်ကြီးဌာနဦးစီးဌာနများ လူမှုဖူလုံရေး	၇၈,၇၈၀.၀၀၀	၀.၄၇%	၁၅,၃၈၆.၈၁၇	၀.၀၇%
	စုစုပေါင်း	၁၆,၇၆၈,၃၇၇.၈၄၈	၁၀၀.၀၀%	၂၀,၈၉၆,၄၃၂.၇၇၇	၁၀၀.၀၀%

၃၈။ ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများ၏ ၂၀၁၆-၂၀၁၇ ပြုပြင်ပြီးခန့်မှန်းခြေနှင့် ၂၀၁၇-၂၀၁၈ မူလခန့်မှန်းခြေ နှိုင်းယှဉ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

(ကျပ်ဘီလီယံ)

<u>အကြောင်းအရာ</u>	<u>၂၀၁၆-၂၀၁၇</u> <u>ပြုပြင်ပြီးခန့်မှန်းခြေ</u>	<u>၂၀၁၇-၂၀၁၈</u> <u>မူလခန့်မှန်းခြေ</u>	<u>တိုး(+)/</u> <u>လျော့(-)</u>
စုစုပေါင်းရငွေ	၁၇,၀၉၅	၁၆,၇၆၈	(-) ၃၂၇
စုစုပေါင်းအသုံးစရိတ်	၂၁,၁၀၅	၂၀,၈၉၆	(-) ၂၀၉
ပိုငွေ(+)/လိုငွေ(-)	(-) ၄,၀၁၀	(-) ၄,၁၂၈	(+) ၁၁၈
ဂျီဒီပီတန်ဖိုး	၈၁,၀၆၄	၉၁,၃၁၉	
လိုငွေနှင့် ဂျီဒီပီအချိုး	၄.၉၅%	၄.၅၂%	

၃၉။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် အခွန်ရငွေစာရင်းမှာ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေ အခွန်ရငွေစာရင်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၃၂ ဘီလီယံ လျော့နည်း သွားပြီး၊ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေ အခွန်ရငွေစာရင်းနှင့် နှိုင်းယှဉ်ပါက ကျပ် ၂၆၁ ဘီလီယံ ပိုမိုလာကြောင်း တွေ့ရှိရပါတယ်။

၄၀။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အခွန်ရငွေစာရင်းအား ယမန်နှစ် အခွန်ရငွေစာရင်းနှင့် နှိုင်းယှဉ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-

ပြည်ထောင်စု၏အခွန်ရငွေစာရင်း
(စာရင်းပေါင်းချုပ်)

(ကျပ်သန်းပေါင်း)

ငွေစာရင်းခေါင်းစဉ်များ	၂၀၁၆-၂၀၁၇		၂၀၁၇-၂၀၁၈ မူလခန့်မှန်းခြေ	၂၀၁၆-၂၀၁၇ မူလခန့်မှန်းခြေထက် ပိုမိုရရှိမှု(+)/ လျော့နည်းရရှိမှု(-)	
	မူလခန့်မှန်းခြေ	ပြုပြင်ပြီးခန့်မှန်းခြေ		မူလခန့်မှန်းခြေထက် ပိုမိုရရှိမှု(+)/ လျော့နည်းရရှိမှု(-)	ပြုပြင်ပြီး ခန့်မှန်းခြေထက် ပိုမိုရရှိမှု(+)/ လျော့နည်းရရှိမှု(-)
၁။ ပြည်တွင်းထွက်ကုန်နှင့်ပြည်သူပြည်သားများ သုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်အကောက်	၂,၄၈၆,၉၃၉.၈၄၇	၂,၇၆၆,၃၂၃.၀၈၇	၂,၇၁၂,၆၆၆.၈၈၄	+၂၂၅,၇၂၇.၀၃၇	-၅၃,၆၅၆.၂၀၃
၁-၂ ယစ်မျိုးခွန်	၉၄၀.၃၁၁	၉၄၀.၃၁၁	၉၄၀.၃၁၁		
၁-၃ ကုန်သွယ်လုပ်ငန်းခွန်	၁,၆၂၉,၉၂၉.၇၄၅	၁,၇၅၆,၄၅၇.၆၄၀	၁,၇၅၂,၄၄၃.၂၃၂	+၁၂၂,၅၁၃.၄၈၇	-၄,၀၁၄.၄၀၈
၁-၄ သွင်းကုန်အတွက် လိုင်စင်ခများ	၅,၇၆၂.၀၀၀	၅,၇၆၂.၀၀၀	၅,၀၀၀.၀၀၀	-၇၆၂.၀၀၀	-၇၆၂.၀၀၀
၁-၅ မြန်မာနိုင်ငံအောင်ဘာလေသိန်းဆု	၃၀,၀၀၀.၀၀၀	၃၇,၇၄၂.၂၁၇	၄၇,၃၅၆.၂၅၈	+၁၇,၃၅၆.၂၅၈	+၉,၆၁၄.၀၄၁
၁-၆ မော်တော်ယာဉ်/ယာဉ်မောင်းလိုင်စင်/လုပ်ငန်း လိုင်စင်ဆိုင်ရာအခွေများ	၁၈၁,၄၇၀.၀၀၀	၂၂၉,၀၀၀.၀၀၀	၁၇၀,၅၈၀.၀၀၀	-၁၀,၈၉၀.၀၀၀	-၅၈,၄၂၀.၀၀၀
၁-၈ တံဆိပ်ခေါင်းခွန်	၃၇,၇၁၀.၀၀၀	၄၇,၆၈၉.၃၁၂	၄၇,၆၈၉.၃၁၂	+၉,၉၇၉.၃၁၂	
၁-၉ မုတ်ကောင်ဝတ်ဆံသွင်းအခွန်	၄၆၀.၀၀၀	၄၆၀.၀၀၀	၆၄၀.၀၀၀	+၁၈၀.၀၀၀	+၁၈၀.၀၀၀
၁-၁၀ ခရီးလှည့်လည်ရေးလိုင်စင်/ဟိုတယ်နှင့်တည်းခိုရိပ်သာ လိုင်စင်/ခရီးသွားလာသူများ ပို့ဆောင်ရေးလိုင်စင် / ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်များအတွက်လိုင်စင်ကြေး	၆၆၇.၇၉၁	၉၇၁.၆၇၆	၇၁၇.၈၄၀	+၅၀.၀၄၉	-၂၅၃.၈၃၆
၁-၁၀၀ အထူးကုန်စည်ခွန်	၆၀၀,၀၀၀.၀၀၀	၆၈၇,၂၉၉.၉၃၁	၆၈၇,၂၉၉.၉၃၁	+၈၇,၂၉၉.၉၃၁	
၂။ ဝင်ငွေနှင့်ပိုင်ဆိုင်မှုပေါ်ကောက်ခံသည့် အခွန်အကောက်	၂,၃၇၀,၄၃၄.၆၄၅	၂,၃၈၇,၅၉၉.၆၃၃	၂,၃၈၂,၀၀၀.၀၀၀	+၁၁,၅၆၅.၃၅၅	-၅,၅၉၉.၆၃၃
၂-၁ ဝင်ငွေခွန်	၂,၃၇၀,၄၃၄.၆၄၅	၂,၃၈၇,၅၉၉.၆၃၃	၂,၃၈၂,၀၀၀.၀၀၀	+၁၁,၅၆၅.၃၅၅	-၅,၅၉၉.၆၃၃
၃။ အကောက်ခွန်	၄၇၅,၀၀၀.၀၀၀	၄၉၀,၀၀၀.၀၀၀	၄၉၀,၀၀၀.၀၀၀	+၁၅,၀၀၀.၀၀၀	
၄။ နိုင်ငံပိုင်သယံဇာတများ ထုတ်ယူသုံးစွဲမှုအပေါ် ကောက်ခံသည့်အခွန်အကောက်	၈၈၇,၃၈၄.၃၃၆	၈၆၈,၇၈၀.၉၀၇	၈၉၆,၃၄၂.၀၀၆	+၈,၉၅၇.၆၇၀	+၂၇,၅၆၁.၀၉၉
၄-၁ မြေယာပေါ်တွင် ကောက်ခံသည့်အခွန်	၁.၄၈၅	၁.၄၈၅	၁.၄၈၅		
၄-၂(၁) ချေခွန်	၁၃.၇၂၃	၉၉.၈၀၇	၉၅.၁၁၈	+၈၁.၃၉၅	-၄.၆၈၉
၄-၂(၂) တာဝန်ခွန်	၀.၀၂၅	၀.၀၂၅	၀.၀၂၅		
၄-၃ သစ်တောများမှ ပစ္စည်းများ ထုတ်ယူသည့် အတွက် ကောက်ခံသည့်သစ်တောခွန်	၂,၈၈၆.၂၆၅	၆,၃၃၀.၄၀၂	၂,၂၉၆.၇၇၅	-၅၈၉.၄၉၀	-၄,၀၃၃.၆၂၇
၄-၄ ဓါတ်သတ္တုပစ္စည်းများထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်(စက်မှုကုန်ကြမ်း တွင်းထွက်နှင့် အလှဆင်ကျောက်များမပါ)	၃.၈၅၅	၃.၈၅၅	၃.၈၅၅		
၄-၅ ငါးလုပ်ငန်းဆိုင်ရာအခွန်အခ	၁,၃၀၃.၈၀၀	၁,၄၀၄.၆၉၆	၁,၅၀၃.၈၀၀	+၂၀၀.၀၀၀	+၉၉.၁၀၄
၄-၆ ကြက်ပေါင်စေးပေါ်တွင်ကောက်ခံသည့်အခွန်					
၄-၈ ရေနံနှင့်သဘာဝဓါတ်ငွေ့ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်	၇၁၀,၆၁၃.၇၁၄	၆၀၄,၂၁၁.၁၀၂	၂၇၈,၆၂၃.၀၈၆	-၄၃၁,၉၉၀.၆၂၈	-၃၂၅,၅၈၈.၀၁၆
၄-၉ ဓါတ်သတ္တုနှင့် ရတနာခွန်	၁၉,၅၄၀.၀၀၀	၁၉,၅၅၆.၀၃၁	၂၇,၁၄၃.၅၄၂	+၇,၆၀၃.၅၄၂	+၇,၅၈၇.၅၁၁
၄-၁၀ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင် ခြင်းကြောင့်ကောက်ခံသည့် အခွန်အခ	၁၄၂,၅၉၅.၁၄၉	၂၂၆,၇၄၇.၁၈၄	၅၇၆,၂၄၈.၀၀၀	+၄၃၃,၆၅၂.၈၅၁	+၃၄၉,၅၀၀.၈၁၆
၄-၁၁ ရေအားအရင်းအမြစ်မှ လျှပ်စစ်ဓါတ်အားထုတ်ယူ သည့် အတွက်အခမဲ့ရရှိသည့် ဓာတ်အားခ	၁၀,၄၂၆.၃၂၀	၁၀,၄၂၆.၃၂၀	၁၀,၄၂၆.၃၂၀		
ပေါင်း	၆,၂၁၉,၇၅၈.၈၂၈	၆,၅၁၂,၇၀၃.၆၂၇	၆,၄၈၁,၀၀၈.၈၉၀	+၂၆၁,၂၅၀.၀၆၂	-၃၁,၆၉၄.၇၃၇

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

၄၁။ ၂၀၁၂-၂၀၁၃ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်နှင့် မိမိတို့၏ငွေကြေးအင်အားအပေါ် မိမိတို့ရပ်တည်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ငွေကြေးစီမံခန့်ခွဲမှု အစီအစဉ်သစ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။ ၎င်းတို့ကို ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေစာရင်း ထားရှိဆောင်ရွက် ခွင့်ပြုခဲ့ပါတယ်။

၄၂။ ၂၀၁၂-၂၀၁၃ ခု၊ ဘဏ္ဍာရေးနှစ်၌ ကုန်ကြမ်းဝယ်ယူခြင်း အသုံးစရိတ်၏ ၇၈% ကို လည်းကောင်း၊ ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်တို့တွင် ကုန်ကြမ်းဝယ်ယူခြင်းအသုံးစရိတ်၊ ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ထည့်ဝင်ငွေ အသုံးစရိတ်များ တို့ကိုလည်းကောင်း၊ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကုန်ကြမ်းဝယ်ယူခြင်း အသုံးစရိတ် အားလုံး၊ ဝင်ငွေခွန်၊ နိုင်ငံတော်သို့ထည့်ဝင်ငွေနှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ OA Account လက်ကျန် အခြေအနေအရ အချို့သော အဖွဲ့အစည်းများ၏ သာမန်အသုံးစရိတ်အားလုံးကို ၎င်းတို့၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေဖြင့် ကျခံသုံးစွဲခြင်းဖြင့်လည်းကောင်း တစ်ဆင့်ပြီး တစ်ဆင့် တက်၍ မိမိကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေဖြင့် ကျခံသုံးစွဲစေခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ OA Account လက်ကျန် အခြေအနေကို သုံးသပ်၍ အချို့သော အဖွဲ့အစည်းများ၏ သာမန်အသုံးစရိတ်အားလုံးနှင့် ငွေလုံးငွေရင်း အသုံးစရိတ် အားလုံးတို့ကို ၎င်းတို့၏ ကိုယ်ပိုင်ဘဏ္ဍာရန်ပုံငွေဖြင့် ကျခံသုံးစွဲရန် စီစဉ် ဆောင်ရွက်ထားပါတယ်။

၄၃။ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးနှစ်အလိုက် သာမန်စာရင်း (ကုန်သွယ်မှု)အရ အမြတ်/ အရှုံး အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

စဉ်	ဘဏ္ဍာရေးနှစ်	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်			ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပ			စုစုပေါင်း
		အမြတ်ရရှိသည့် အဖွဲ့အစည်း	အရှုံးပေါ်သည့် အဖွဲ့အစည်း	ပေါင်း	အမြတ်ရရှိသည့် အဖွဲ့အစည်း	အရှုံးပေါ်သည့် အဖွဲ့အစည်း	ပေါင်း	
၁	၂	၃	၄	၅ (၃+၄)	၆	၇	၈ (၆+၇)	၉ (၅+၈)
၁။	၂၀၁၃-၂၀၁၄ (အမှန်စာရင်း)	၂၈	၁၀	၃၈	၃	၁	၄	၄၂
၂။	၂၀၁၄-၂၀၁၅ (အမှန်စာရင်း)	၂၄	၁၁	၃၅	၃	၁	၄	၃၉
၃။	၂၀၁၅-၂၀၁၆ (ရှေ့ပြေးအမှန်)	၁၇	၁၁	၂၈	၄	၃	၇	၃၅
၄။	၂၀၁၆-၂၀၁၇ (ပြုပြင်ပြီး)	၁၈	၈	၂၆	၅	၁	၆	၃၂
၅။	၂၀၁၇-၂၀၁၈ (ခန့်မှန်းခြေ)	၁၈	၈	၂၆	၆	-	၆	၃၂

၄၄။ ၂၀၁၇- ၂၀၁၈ ခု ၊ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း (၃၂) ခု ရှိရာ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်မည့် အဖွဲ့အစည်း (၂၆) ဖွဲ့ဖြစ်ပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သောအဖွဲ့အစည်း (၆) ဖွဲ့ ရှိပါတယ်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်မည့်အဖွဲ့အစည်း(၂၆) ဖွဲ့အနက် (၁၈) ဖွဲ့မှာ အမြတ်ပေါ်ပေါက်ပြီး (၈) ဖွဲ့မှာ အရှုံးပေါ်ပေါက်ပါတယ်။ အရှုံးပေါ်ပေါက်သော အဖွဲ့အစည်းများ မှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေး၊ မြန်မာ့စာတိုက်လုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အောက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ စက်မှုဝန်ကြီးဌာနအောက်ရှိ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းတို့ ဖြစ်ပါတယ်။ ယခုနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော အဖွဲ့အစည်းအားလုံး အမြတ်ပေါ်ပေါက်ခဲ့ပါတယ်။

၄၅။ ၂၀၁၇ - ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် အထူးကုန်စည်ခွန် ကျပ် ၁၀ ဘီလီယံ အထက် ပေးဆောင်သော အဖွဲ့အစည်းမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဖြစ်ပြီး၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၀ ဘီလီယံအထက် ပေးဆောင် နိုင်မည့် အဖွဲ့အစည်းများမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အောက်ရှိ မြန်မာ့သစ်လုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းတို့ ဖြစ်ပါတယ်။

၄၆။ ၂၀၁၇ - ၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေခွန်နှင့် နိုင်ငံတော်သို့ထည့်ဝင်ငွေတို့ တွင် ကျပ် ၁၀ ဘီလီယံအထက် ထည့်ဝင်နိုင်မည့် အဖွဲ့အစည်းများမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှဆောင်ရွက်သော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ဖြစ်ပါတယ်။ နိုင်ငံတော်သို့ထည့်ဝင်ငွေ ကျပ် ၁၀ ဘီလီယံ အထက် ထည့်ဝင်နိုင်မည့် အဖွဲ့အစည်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေးနှင့်ဆိုင်သောပုံနှိပ်လုပ်ငန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ဖြစ်ပါတယ်။

၄၇။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအောက်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ဝင်ငွေသည် နိုင်ငံတော်အတွက် အဓိကဝင်ငွေရရှိသော အခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်ပါတယ်။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေငွေစာရင်းအရ ရငွေမှာ ကျပ် ၁,၉၃၀ ဘီလီယံ ဖြစ်၍ စုစုပေါင်းပြည်ထောင်စုရငွေ၏ ၁၁.၃၇ ရာခိုင်နှုန်းဖြစ်ပြီး၊ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေငွေစာရင်းအရ ရငွေမှာ ကျပ် ၁,၆၆၂ ဘီလီယံဖြစ်၍ စုစုပေါင်း ပြည်ထောင်စု ရငွေ၏ ၉.၉၁ ရာခိုင်နှုန်းဖြစ်ပါသဖြင့် ယခင် ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေအောက် လျော့နည်း လာကြောင်း တွေ့ရှိရပါတယ်။ ထိုသို့ လျော့နည်းလာခြင်းမှာ ကမ္ဘာ့သဘာဝဓာတ်ငွေ့ဈေးနှုန်းသည်

၂၀၁၆-၂၀၁၇ ခု ၊ ဘဏ္ဍာရေးနှစ် မူလခန့်မှန်းခြေတွင် 1 MMBTU ကို အမေရိကန်ဒေါ်လာ ၇.၆၄ ရရှိမည်ဟု လျာထားခဲ့ပြီး ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း အရ 1 MMBTU ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅.၇၄ သို့ကျဆင်းခဲ့ပါသောကြောင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေတွင်လည်း အဆိုပါဈေးနှုန်းဖြင့် လျာထားခဲ့တဲ့အတွက် ဖြစ်ပါတယ်။ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုပိုင်းအနေဖြင့် ရတနာကမ်းလွန်နှင့် ရဲတံခွန် ကမ်းလွန်လုပ်ကွက်တို့၏ ထုတ်လုပ်မှုသည် အကျဘက်သို့ ဦးတည်နေသော်လည်း ရွှေနှင့် ဇောတိကကမ်းလွန် လုပ်ကွက်များမှ ထုတ်လုပ်မှု တိုးမြှင့်ရရှိသောကြောင့် ပျမ်းမျှအနေဖြင့် ထုတ်လုပ်မှု ကျဆင်းမှု မရှိကြောင်းတွေ့ရှိရပါတယ်။

၄၈။ ထို့အပြင် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေတွင် နိုင်ငံတော်၏ အခွန်အကောက် အနေဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်ယူသည့်အတွက် ကောက်ခံသည့်အခွန်သည် ကျပ် ၂၇၉ ဘီလီယံ ရရှိမည်ဟု ထည့်သွင်းလျာထားပြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း အနေဖြင့် နိုင်ငံတော်သို့ ပေးဆောင်ရမည့် ဝင်ငွေခွန်ကို ကျပ် ၁၃၁ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန် ကို ကျပ် ၁၈၉ ဘီလီယံ၊ အထူးကုန်စည်ခွန်ကို ကျပ် ၂၄၇ ဘီလီယံနှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ မှာ ကျပ် ၁၀၄ ဘီလီယံ လျာထားကြောင်း တင်ပြအပ်ပါတယ်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၏ ယခင်နှစ်ရှင်းလင်းတင်ပြချက်အပေါ်ဆောင်ရွက်ပြီးစီးမှု

အခြေအနေ

၄၉။ ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၏ ယခင်နှစ်ရှင်းလင်း တင်ပြချက် အပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြပါမယ်။ ငွေချေးသက်သေခံလက်မှတ်များကို တာဝန်ခံ၍ တစ်ဆင့်ဖြန့်ချိရောင်းချခြင်း လုပ်ငန်းလိုင်စင် (Underwriting License) များကို KBZSC Co;Ltd ၊ Myanmar Securities Exchange Center (MSEC) ၊ AYA Trust Securities Co;Ltd၊ CB Securities၊ KTzRH Securities Co;Ltd နှင့် Amara Investment Securities Company Ltd (AIS) တို့အား လုပ်ငန်းလိုင်စင်ထုတ်ပေးခဲ့ပါတယ်။ အစိုးရငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အစိုးရငွေချေး သက်သေခံလက်မှတ်များ

ဈေးပြိုင်စနစ် (Government Securities Auction) ဖြင့် ရောင်းချသည့် Primary Market တွင် ဝင်ရောက်ခွင့်ပြုခဲ့ပါတယ်။

၅၀။ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြဋ္ဌာန်းပြီးသည့်နှင့် ၂၀၁၆-၂၀၁၇၊ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာ အချက်အလက်များစာစောင် (Citizen's Budget) ကို ဖြန့်ဝေနိုင်ခဲ့ပါကြောင်းနှင့် ယမန်နှစ်ကထက် ပိုမိုပြည့်စုံ ပွင့်လင်းမြင်သာစွာ ထုတ်ဝေနိုင်ခဲ့ပါကြောင်း တင်ပြအပ်ပါတယ်။ အလားတူ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွက် Citizen's Budget စာစောင်ကိုလည်း ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီးနောက်တွင် ထုတ်ဝေသွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

၅၁။ ကြွေးမြီစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ ပိုမိုထိရောက်အောင်မြင်လာစေရန် ပြည်တွင်း၊ ပြည်ပဈေးငွေဆိုင်ရာအချက်အလက်များအား စနစ်တကျ ထိန်းသိမ်းခြင်း၊ မှတ်တမ်း ပြုစုခြင်းတို့အတွက် IT နည်းပညာဖြင့် ဆောင်ရွက်ခြင်း၊ ဌာနတွင်း Network ချိတ်ဆက်ခြင်း၊ နိုင်ငံတကာအဆင့်မီ Commonwealth Secretariat Debt Recording and Management System (CS-DRMS) ဖြင့် အချက်အလက်များ သိမ်းဆည်းနိုင်ရန် ၎င်း Software သို့ ပြည်တွင်း၊ ပြည်ပဈေးငွေဆိုင်ရာ အချက်အလက်များ ထည့်သွင်းခြင်းတို့ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အကူအညီဖြင့် ပြည်တွင်း၊ ပြည်ပကျွမ်းကျင်ပညာရှင်များ ငှားရမ်း၍ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခြင်း

၅၂။ ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒမျှော်မှန်းချက်၊ နိုင်ငံတော်၏ ရည်မှန်းချက်များနှင့် နိုင်ငံတော်၏စီးပွားရေးမူဝါဒအား (၂၀၂၀-၂၀၂၅) ရက်နေ့ တွင် ထုတ်ပြန်ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါစီးပွားရေးမူဝါဒ (၁၂) ချက်အနက် နံပါတ် (၁) အချက်မှာ ပွင့်လင်းမြင်သာပြီး ကောင်းမွန်တောင့်တင်းသည့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု စနစ်ဖြင့် ဘဏ္ဍာရေးအရင်းအမြစ်များ တိုးတက်ပွားများလာအောင် ဆောင်ရွက်ရန် ဖြစ်ပါတယ်။

၅၃။ သို့ပါ၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု စနစ် ခိုင်မာအားကောင်းစေရန် မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုခေတ်မီဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (Myanmar Modernization of Public Finance Management Project) ကို ၂၀၁၄ ခုနှစ် မှစတင်၍ (၅) နှစ်စီမံကိန်း ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ယခုအခါ စီမံကိန်းသက်တမ်း နှစ်ဝက်အထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ် ပါတယ်။ အဆိုပါ စီမံကိန်းအား ဌာန(၇) ဌာနဖြင့် အကောင်အထည်ဖော်လျက်ရှိပြီး အကောင်အထည် ဖော်လျက်ရှိသည့် နယ်ပယ်များကတော့ ရငွေစုစည်းမှု ဖွံ့ဖြိုးတိုးတက်ရေး၊ စီမံကိန်းရေးဆွဲခြင်း နှင့် ဘတ်ဂျက်ရေးဆွဲခြင်းလုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘတ်ဂျက်အကောင်အထည်ဖော် မှုနှင့် ဘဏ္ဍာရေးအစီရင်ခံမှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြင်ပကြီးကြပ်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ ဖြစ်ပါတယ်။

၅၄။ ယင်းသို့ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ခဲ့ခြင်းကြောင့် အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးများ (LTO) နှင့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများ (MTO) တို့အား ဖွင့်လှစ်နိုင်ခဲ့ခြင်း၊ Medium Term Fiscal Framework (MTFF) အား ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိခြင်း၊ နှစ်လတ်ဘဏ္ဍာရေးမူဘောင် (MTFF) အရ မက်ခရိုညွှန်ကိန်း (၆) ခုဖြင့် တိုင်းတာ၍ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများသို့ ဘဏ္ဍာရေး လိုအပ်ချက် များအား ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း၊ တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်များအား သင့်လျော်သော ရာခိုင်နှုန်းအလိုက် တိုင်းဒေသကြီး/ ပြည်နယ်များသို့ အခွန်ခွဲဝေမှုများဆောင်ရွက်ခြင်း၊ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်မှစ၍ Citizen's Budget အား ထုတ်ဝေနိုင်ခဲ့ခြင်း၊ ပထမအကြိမ် EITI အစီရင်ခံစာ ထုတ်ဝေ နိုင်ခဲ့ခြင်း၊ (၃) လပတ်နှင့် နှစ်စဉ်ဘဏ္ဍာရေးအစီရင်ခံစာများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန Website တွင် ဖော်ပြနိုင်ခြင်းတို့အား ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၅၅။ ထို့ပြင် ငွေတိုက်လုပ်ငန်းများ ခိုင်မာစေရေးအတွက် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို ထုတ်ပြန်နိုင်ခဲ့ပြီး ငွေတိုက်လက်မှတ်လေလံပွဲများအား နှစ်ပတ်တစ်ကြိမ်နှင့် ငွေတိုက်စာချုပ်လေလံပွဲများအား တစ်လ တစ်ကြိမ် ကျင်းပခြင်းတို့ ဆောင်ရွက်နိုင်

ခဲ့ပါတယ်။ နှစ်လတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ (MTDS) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ပါတယ်။ ဘဏ်နှင့်ငွေကြေးကဏ္ဍ ခိုင်မာတောင့်တင်းခြင်းနှင့် စပ်လျဉ်း၍ Core Banking System အား မြန်မာ့စီးပွားရေးဘဏ်မှ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီး မြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကလည်း IT Banking System ကို အကောင်အထည် ဖော်ရေးဆောင်ရွက်လျက်ရှိပါတယ်။ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်မှုအနေဖြင့် သက်ဆိုင်ရာဌာန (၇) ခုမှ နိုင်ငံ့ဝန်ထမ်းများကို အင်္ဂလိပ်ဘာသာ ကျွမ်းကျင်မှုသင်တန်းများနှင့် ကွန်ပျူတာကျွမ်းကျင်မှုသင်တန်းများ ပေးခြင်းကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၅၆။ ရှေ့အနာဂတ်အစီအစဉ်များအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ အဆင့် မြှင့်တင်ရေး၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဥပဒေ (PFM Law) ထွက်ရှိရေး၊ ဘတ်ဂျက် ပွင့်လင်းမြင်သာမှုစာစောင် (၈) စောင်ထွက်ရှိနိုင်ရေး၊ ပစ္စည်းဝယ်ယူမှုဆိုင်ရာ ဥပဒေထွက်ရှိရေး၊ အခွန်ကောက်ခံမှုဆိုင်ရာစနစ်နှင့် လုပ်ထုံးလုပ်နည်းများထွက်ရှိရေး၊ ဝန်ထမ်းများ၏လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် PFM Academy သင်တန်းကျောင်းတည်ထောင်ရေး၊ ပင်စင်စနစ် အဆင့်မြှင့်တင်ရေး၊ IT အခြေခံအဆောက်အအုံအတွက် Mini Data Center ဝယ်ယူရေးနှင့် Integrated Financial Management Information System ဖြင့် ခေတ်မီသော ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်သို့ ရောက်အောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

၅၇။ ချမှတ်ထားသော နိုင်ငံတော်၏စီးပွားရေးမူဝါဒများနှင့်အညီ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များ ဖြစ်ပါတယ်။ အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်၊ အခြေခံအဆောက်အအုံတို့ကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နည်းပညာများနှင့်အတူ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဘတ်ဂျက်ပွင့်လင်းမြင်သာမှုရှိရေး

၅၈။ ယခု ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို အတည်ပြု ပြဋ္ဌာန်းပြီးပါကလည်း ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များကို ပြည်သူများရှင်းလင်းလွယ်ကူစွာ သိရှိနိုင်စေရန် Citizen's Budget စာစောင်ကို ဆက်လက်ပြုစု ထုတ်ဝေသွားမှာဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။

**ဝန်ကြီးဌာနအလိုက် ယခင်နှစ် ရည်မှန်းလျာထားချက်များအပေါ် အကောင်
အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေ**

၅၉။ ဝန်ကြီးဌာနအလိုက် ယခင်နှစ် ရည်မှန်းလျာထားချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေနှင့် စပ်လျဉ်း၍ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်မှာ ပြီးဆုံးခြင်း မရှိသေးသဖြင့် ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနဦးစီးဌာနများ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော ဝန်ကြီးဌာန၊ ဦးစီးဌာနများ၊ နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့ အစည်းများ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်ကောင်စီ၊ တပ်မြို့ စည်ပင် သာယာရေးအဖွဲ့များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့၏ ပထမ ၆ လပတ် ရငွေ နှင့် သုံးငွေ လျာထားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများကို ပူးတွဲဇယားများဖြင့် တင်ပြအပ်ပါတယ်။

၂၀၁၆ - ၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် (ဧပြီလမှစက်တင်ဘာလအထိ)

ပြည်ထောင်စုဌာနအဖွဲ့အစည်းများ၏ ယာယီရငွေ၊ သုံးငွေစာရင်း

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဝန်ကြီးဌာန / အဖွဲ့အစည်းအမည်	၂၀၁၆- ၂၀၁၇ ပထမ(၆)လ လျာထားချက်			၂၀၁၆- ၂၀၁၇ ပထမ(၆)လပတ်အထိ အကောင်အထည်ဖော်နိုင်မှု			ပထမ(၆)လပတ်အထိ လျာထားချက်အပေါ်	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေရရှိမှု ရာခိုင်နှုန်း	သုံးငွေသုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၃)	၁၀(၇+၄)
၁	ဗဟိုအဖွဲ့အစည်းများ	၅၆၇.၄၁၉	၃၇.၇၃၅.၈၂၂	-၃၇.၁၆၈.၄၀၃	၂၇၅.၅၃၉	၃၀.၃၇၂.၈၈၆	-၃၀.၀၉၇.၃၄၇	၄၈.၅၆%	၈၀.၄၉%
၂	ဝန်ကြီးဌာနဦးစီးဌာနများ	၂.၈၀၀.၉၇၂.၃၉၆	၅.၀၆၆.၆၄၁.၃၅၆	-၂.၂၆၅.၆၆၈.၉၆၀	၃.၀၈၉.၉၅၀.၆၁၅	၃.၉၉၃.၅၅၈.၄၆၃	-၉၀၃.၆၀၇.၈၄၈	၁၁၀.၃၂%	၇၈.၈၂%
၃	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော ဝန်ကြီးဌာန ဦးစီးဌာနများ	၂၆.၃၅၇.၅၆၂	၅.၂၉၅.၀၂၉	+၂၁.၀၆၂.၅၃၃	၃၃.၄၆၀.၂၉၁	၆.၁၆၉.၆၁၇	+၂၇.၂၉၀.၆၇၄	၁၂၆.၉၅%	၁၁၆.၅၂%
၄	နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ	၂.၉၅၄.၉၇၄.၈၁၄	၂.၈၃၁.၇၀၀.၅၀၂	+၁၂၃.၂၇၄.၃၁၂	၂.၄၃၃.၀၄၉.၃၀၂	၂.၄၄၀.၅၁၅.၇၄၀	-၇.၄၆၆.၄၃၈	၈၂.၃၄%	၈၆.၁၉%
၅	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ	၅၂၂.၆၇၇.၅၄၃	၄၈၂.၈၁၆.၆၉၂	+၃၉.၈၆၀.၈၅၁	၄၄၁.၉၇၅.၀၇၀	၄၀၀.၀၅၄.၀၄၁	+၄၁.၉၂၁.၀၂၉	၈၄.၅၆%	၈၂.၈၆%
၆	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၂၁၅.၉၆၉.၈၀၆	၂၅.၁၁၁.၁၅၅	+၁၉၀.၈၅၈.၆၅၁	၂၃၉.၅၃၃.၂၄၅	၂၅.၁၁၁.၁၅၅	+၂၁၄.၄၂၂.၀၉၀	၁၁၀.၉၁%	၁၀၀.၀၀%
၇	တပ်မတော်စည်ပင်သာယာရေးအဖွဲ့များ	၅၆၂.၃၂၉	၅၅၇.၅၀၀	+၄.၈၂၉	၇၀၇.၀၃၉	၅၄၂.၉၂၈	+၁၆၄.၁၁၁	၁၂၅.၇၃%	၉၇.၃၉%
၈	နေပြည်တော်ကောင်စီ	၁၉.၃၃၇	၈၂၀.၇၁၂	-၈၀၁.၃၇၅	၃၈.၉၆၀	၇၇၁.၈၇၂	-၇၃၂.၉၁၂	၂၀၁.၄၈%	၉၄.၀၅%
၉	နေပြည်တော်စည်ပင်သာယာရေး ကော်မတီ	၂၄.၃၂၈.၉၇၉	၁၇.၁၉၀.၂၁၆	+၇.၁၃၈.၇၆၃	၂၃.၁၃၆.၂၇၂	၁၆.၇၈၉.၂၆၀	+၆.၃၄၇.၀၁၂	၉၅.၁၀%	၉၇.၆၇%
	စုစုပေါင်း	၆,၅၄၆,၄၃၀.၁၈၅	၈,၄၆၇,၈၆၈.၉၈၄	-၁,၉၂၁,၄၃၈.၇၉၉	၆,၂၆၂,၁၂၆.၃၃၃	၆,၉၁၃,၈၈၅.၉၆၂	-၆၅၁,၇၅၉.၆၂၉	၉၅.၆၆%	၈၁.၆၅%

၂၀၁၆ - ၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် (ဧပြီလမှစက်တင်ဘာလအထိ)

ပဟိုအဖွဲ့အစည်းများ၏ ယာယီရငွေ၊ သုံးငွေစာရင်း

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဝန်ကြီးဌာန / အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ပထမ(၆)လ လျာထားချက်			၂၀၁၆-၂၀၁၇ ပထမ(၆)လပတ်အထိ အကောင်အထည်ဖော်နိုင်မှု			ပထမ(၆)လပတ်အထိ လျာထားချက်အပေါ်	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေရရှိမှု ရာခိုင်နှုန်း	သုံးငွေသုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၃)	၁၀(၇+၄)
၁	ပဟိုအဖွဲ့အစည်းများ								
၁	နိုင်ငံတော်သမ္မတရုံး		၅၆၃၄.၄၅၄	-၅၆၃၄.၄၅၄	၀.၆၂၂	၂၀၂၂.၃၈၄	-၂၀၂၁.၇၆၂		၃၅.၈၉%
၂	ပြည်ထောင်စုအစိုးရအဖွဲ့ရုံး	၃၉.၂၄၀	၉၄၀.၂၇၅	-၉၀၁.၀၃၅	၄၁.၇၀၀	၅၅၃.၂၈၃	-၅၁၁.၅၈၃	၁၀၆.၂၇%	၅၈.၈၄%
၃	ပြည်ထောင်စုလွှတ်တော်ရုံး	၃၀၅.၉၂၅	၁၃၅၀.၅၂၉	-၁၀၄၄.၆၀၄	၁၂.၁၃၅	၅၂၃.၆၈၄	-၅၁၁.၅၄၉	၃.၉၇%	၃၈.၇၈%
၄	ပြည်သူ့လွှတ်တော်ရုံး	၀.၁၀၀	၅၉၁၉.၂၆၃	-၅၉၁၉.၁၆၃	၀.၈၅၅	၄၀၇၅.၅၉၇	-၄၀၇၄.၇၄၂	၈၅၅.၀၀%	၆၈.၈၅%
၅	အမျိုးသားလွှတ်တော်ရုံး	၀.၁၈၂	၂၁၇၈.၈၉၇	-၂၁၇၈.၇၁၅	၀.၁၈၂	၂၁၇၈.၈၉၇	-၂၁၇၈.၇၁၅	၁၀၀.၀၀%	၁၀၀.၀၀%
၆	ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး	၈၅.၆၀၆	၉၆၃၈.၇၄၆	-၉၅၅၃.၁၄၀	၆၃.၈၀၆	၉၅၂၁.၈၇၉	-၉၄၅၈.၀၇၃	၇၄.၅၃%	၉၈.၇၉%
၇	နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး		၄၀၈.၂၆၀	-၄၀၈.၂၆၀	၀.၀၂၀	၃၈၄.၅၁၃	-၃၈၄.၄၉၃		၉၄.၁၈%
၈	ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး	၉.၅၆၆	၅၁၄၂.၇၄၂	-၅၁၃၃.၁၇၆	၂၀.၉၂၇	၅၁၄၂.၇၄၂	-၅၁၂၁.၈၁၅	၂၁၈.၇၆%	၁၀၀.၀၀%
၉	ပြည်ထောင်စုရွေးနေ့ချုပ်ရုံး	၁၃.၂၅၄	၁၀၇၀.၈၅၂	-၁၀၅၇.၅၉၈	၇.၉၇၄	၉၇၂.၇၅၉	-၉၆၄.၇၈၅	၆၀.၁၆%	၉၀.၈၄%
၁၀	ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး	၉၅.၂၁၅	၁၃၁၈.၀၃၅	-၁၂၂၂.၈၂၀	၉၅.၈၀၄	၁၃၁၈.၀၃၅	-၁၂၂၂.၂၃၁	၁၀၀.၆၂%	၁၀၀.၀၀%
၁၁	ပြည်ထောင်စုရာထူးဝန်အဖွဲ့	၁၈.၃၃၁	၄၁၃၃.၇၆၉	-၄၁၁၅.၄၃၈	၃၁.၅၁၄	၃၆၇၉.၁၁၃	-၃၆၄၇.၅၉၉	၁၇၁.၉၂%	၈၉.၀၀%
၁၂	ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌရုံး	၀.၀၆၆	၄၄၀.၉၄၈	-၄၄၀.၈၈၂	၀.၀၂၄	၄၄၀.၈၀၇	-၄၄၀.၇၈၃	၃၆.၃၆%	၉၉.၉၇%
၁၃	ဝန်ထမ်းရွေးချယ်ရေးကော်မရှင်ရုံး ဦးစီးဌာန	၄.၀၀၀	၅၀၀.၀၂၄	-၄၉၆.၀၂၄	၁၃.၉၃၂	၅၀၄.၉၁၄	-၄၉၀.၉၈၂	၃၄၈.၃၀%	၁၀၀.၉၈%
၁၄	ပဟိုဝန်ထမ်းကဏ္ဍသိုလ် (အောက်မြန်မာပြည်)	၉.၆၉၀	၁၆၁၉.၄၆၆	-၁၆၀၉.၇၇၆	၉.၅၀၉	၁၄၅၀.၁၅၂	-၁၄၄၀.၆၆၃	၉၈.၁၃%	၈၉.၅၅%
၁၅	ပဟိုဝန်ထမ်းကဏ္ဍသိုလ် (အထက်မြန်မာပြည်)	၄.၅၃၅	၁၁၀၉.၁၁၆	-၁၁၀၄.၅၈၁	၈.၀၀၉	၉၅၉.၉၇၈	-၉၅၁.၉၆၉	၁၇၆.၆၀%	၈၆.၅၅%
၁၆	ဝန်ထမ်းရေးရာဦးစီးဌာန	၀.၀၄၀	၄၆၄.၂၁၅	-၄၆၄.၁၇၅	၀.၀၄၀	၃၂၃.၂၆၂	-၃၂၃.၂၂၂	၁၀၀.၀၀%	၆၉.၆၄%
	စုစုပေါင်း	၅၆၇.၄၁၉	၃၇၇၃၅.၈၂၂	-၃၇၁၆၈.၄၀၃	၂၇၅.၅၃၉	၃၀၃၇၂.၈၈၆	-၃၀၀၉၇.၃၄၇	၄၈.၅၆%	၈၀.၄၉%

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် (ဧပြီလမှစက်တင်ဘာလအထိ)

ပြည်ထောင်စုဝန်ကြီးဌာနဦးစီးဌာနများ၏ လာယီရငွေ၊ သုံးငွေစာရင်း

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဝန်ကြီးဌာန / အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ပထမ(၆)လ လျာထားချက်			၂၀၁၆-၂၀၁၇ ပထမ(၆)လပတ်အထိ အကောင်အထည်ဖော်နိုင်မှု			ပထမ(၆)လပတ် လျာထားချက်အပေါ်	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေရရှိမှု ရာခိုင်နှုန်း	သုံးငွေသုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၇)	၁၀(၇+၈)
၁	ဝန်ကြီးဌာနဦးစီးဌာနများ								
၁	နိုင်ငံခြားရေး	၂၅၆.၀၇၃	၂၁.၃၄၀.၀၁၃	-၂၁.၀၈၃.၉၄၀	၂၅၆.၀၇၃	၂၁.၃၃၉.၅၉၆	-၂၁.၀၈၃.၅၂၃	၁၀၀.၀၀%	၁၀၀.၀၀%
၂	သမ္မတရုံး								
၃	ပြည်ထဲရေး	၈.၅၅၉.၁၄၉	၁၄၆.၄၉၂.၀၅၃	-၁၃၇.၉၃၂.၉၀၄	၇.၇၈၁.၀၀၁	၁၃၃.၀၇၅.၈၄၆	-၁၂၅.၂၉၄.၈၄၅	၉၀.၉၁%	၉၀.၈၄%
၄	ကာကွယ်ရေး	၄၇.၃၃၄.၆၉၄	၁.၀၈၃.၈၈၃.၄၀၃	-၁.၀၃၆.၅၄၈.၇၀၉	၁၆.၂၈၉.၉၂၇	၇၆၂.၂၀၆.၈၆၄	-၇၄၅.၉၁၆.၉၃၇	၃၄.၄၁%	၇၀.၃၂%
၅	နယ်စပ်ရေးရာ	၃.၀၁၃.၂၅၈	၁၃.၄၀၂.၈၅၆	-၁၀.၃၈၉.၅၉၈	၃.၁၃၅.၆၅၂	၁၃.၄၀၂.၇၅၅	-၁၀.၂၆၇.၁၀၃	၁၀၄.၀၆%	၁၀၀.၀၀%
၆	နိုင်ငံတော်အတိုင်ပင်ခံရုံး		၂၅-၇၇၃	-၂၅-၇၇၃		၂၅-၇၇၃	-၂၅-၇၇၃		၁၀၀.၀၀%
၇	ပြန်ကြားရေး	၅.၉၃၆.၁၀၇	၁၅.၂၁၀.၅၉၄	-၉.၂၇၄.၄၈၇	၆.၀၁၅.၀၀၉	၁၅.၁၃၂.၄၈၇	-၉.၁၁၇.၄၇၈	၁၀၁.၃၃%	၉၉.၄၉%
၈	သာသနာရေးနှင့်ယဉ်ကျေးမှု	၂.၅၁၈.၄၁၈	၁၂.၂၃၅.၉၄၅	-၉.၇၁၇.၅၂၇	၂.၅၆၈.၀၂၅	၁၁.၇၆၁.၆၇၄	-၉.၁၉၃.၆၄၉	၁၀၁.၉၇%	၉၆.၁၂%
၉	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၁၁၀.၇၈၁.၁၁၄	၄၃၀.၄၅၉.၂၄၁	-၃၁၉.၆၇၈.၁၂၇	၁၀၈.၅၄၅.၇၇၂	၃၄၃.၀၃၉.၈၇၃	-၂၃၄.၄၉၄.၁၀၁	၉၇.၉၈%	၇၉.၆၆%
၁၀	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၃၂၈.၄၈၇.၅၈၈	၄၅.၂၇၇.၇၁၆	+၂၈၃.၂၀၉.၈၇၂	၄၀၄.၀၂၁.၂၂၄	၃၅.၇၆၀.၈၇၉	+၃၆၈.၂၆၀.၃၄၅	၁၂၂.၉၉%	၇၈.၉၈%
၁၁	သယ်ယူပို့ဆောင်ရေးနှင့် သင်္ဘောတင်စီးဆင်းမှု	၁၅.၇၅၇.၃၉၇	၁၅.၇၅၇.၂၈၇	+၆၀၀.၁၁၀	၁၈.၁၄၅.၁၄၂	၉.၆၅၄.၅၅၀	+၈.၄၉၀.၅၉၂	၁၁၅.၁၅%	၆၃.၇၀%
၁၂	လျှပ်စစ်နှင့်စွမ်းအင်	၂၈၂.၈၃၉.၀၂၃	၁၂၁.၉၈၈.၅၇၉	+၁၆၀.၈၅၀.၄၄၄	၁၈၃.၆၂၇.၃၁၁	၁၂၂.၇၂၈.၉၀၈	+၆၀.၈၉၈.၄၀၃	၆၄.၉၂%	၁၀၀.၆၁%
၁၃	အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား	၁၄.၉၀၃.၈၂၇	၁၃.၃၈၂.၃၇၈	+၁၁.၅၂၁.၄၄၉	၂၀.၈၄၇.၇၆၈	၁၂.၈၆၇.၇၉၂	+၇.၉၇၉.၉၇၆	၁၃၉.၈၈%	၉၆.၁၅%
၁၄	စက်မှု	၁.၂၁၀.၃၃၃	၄.၆၄၂.၉၉၁	-၃.၄၃၂.၆၅၈	၁.၃၀၅.၅၇၂	၄.၄၃၈.၅၆၆	-၃.၁၃၂.၉၉၄	၁၀၇.၈၇%	၉၅.၆၀%
၁၅	စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး	၆.၄၅၁.၁၀၉	၆.၃၈၆.၁၁၅	+၆၄.၉၉၄	၇.၈၈၃.၀၂၆	၅.၇၅၀.၂၅၇	+၂.၁၃၂.၇၆၉	၁၂၂.၂၀%	၉၀.၀၄%
၁၆	ပညာရေး	၁၇.၆၄၁.၃၃၂	၁.၀၁၅.၈၄၅.၆၁၄	-၉၉၈.၂၀၄.၂၈၂	၁၉.၈၁၃.၀၁၈	၆၁၃.၄၅၅.၅၅၄	-၅၉၃.၆၄၂.၅၃၆	၁၁၂.၃၀%	၆၀.၃၉%
၁၇	ကျန်းမာရေးနှင့် အားကစား	၇.၃၂၅.၄၁၁	၁၃၁.၁၅၆.၈၇၂	-၁၂၃.၈၃၁.၄၆၁	၇.၃၈၅.၀၆၈	၁၂၄.၇၉၀.၃၅၂	-၁၁၇.၄၀၅.၂၈၄	၁၀၀.၈၁%	၉၅.၁၅%
၁၈	စီမံကိန်းနှင့် ဘဏ္ဍာရေး	၁.၈၈၉.၁၁၆.၉၅၅	၁.၈၃၈.၇၈၆.၅၃၂	+၅၀.၃၃၀.၄၂၃	၂.၁၈၃.၀၁၂.၅၃၉	၁.၆၆၆.၂၅၈.၀၈၀	+၅၁၆.၇၅၄.၄၅၉	၁၁၅.၅၆%	၉၀.၆၂%
၁၉	ဆောက်လုပ်ရေး	၄၉.၇၆၇.၅၀၈	၁၄၀.၉၀၅.၁၀၅	-၉၁.၁၃၇.၅၉၇	၉၀.၂၃၇.၇၄၉	၈၉.၄၆၉.၆၉၁	+၁.၇၆၈.၀၅၈	၁၈၁.၃၁%	၆၃.၅၀%
၂၀	လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး	၂၅၃.၀၈၀	၈.၀၉၅.၉၃၂	-၇.၈၄၂.၈၅၂	၂၅၃.၉၉၄	၆.၄၈၁.၃၀၄	-၆.၂၂၇.၃၁၀	၁၀၀.၃၆%	၈၀.၀၆%
၂၁	တို့တယ်နှင့် ခရီးသွားလာရေး	၈.၈၂၀.၀၂၀	၁.၉၃၀.၁၇၇	+၆.၈၈၉.၈၄၃	၈.၈၂၈.၇၄၅	၁.၉၁၁.၄၈၂	+၆.၉၁၇.၂၆၃	၁၀၀.၁၀%	၉၉.၀၃%
၂၂	တိုင်းရင်းသားလူမျိုးရေးရာ		၃၆.၁၈၀	-၃၆.၁၈၀		၃၆.၁၈၀	-၃၆.၁၈၀		၁၀၀.၀၀%
	စုစုပေါင်း	၂,၈၀၀,၉၇၂,၃၉၆	၅,၀၆၆,၆၄၁,၃၅၆	-၂,၂၆၅,၆၆၈,၉၆၀	၃,၀၈၉,၉၅၀,၆၁၇	၃,၉၉၃,၅၅၈,၄၆၃	-၉၀၃,၆၀၇,၈၄၆	၁၀၀.၃၂%	၇၈.၈၂%

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် (စဉ်လမှစက်တင်ဘာလအထိ)

ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ဝန်ကြီးဌာန၊ ဦးစီးဌာနများ၏ ယာယီရငွေ၊ သုံးငွေစာရင်း

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဝန်ကြီးဌာန / အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ပထမ(၆)လ လျာထားချက်			၂၀၁၆-၂၀၁၇ ပထမ(၆)လပတ်အထိ အကောင်အထည်ဖော်နိုင်မှု			ပထမ(၆)လပတ် လျာထားချက်အပေါ်	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေရရှိမှု ရာခိုင်နှုန်း	သုံးငွေသုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၇)	၁၀(၇+၈)
၁	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော ဝန်ကြီးဌာန၊ ဦးစီးဌာနများ ၁ အလုပ်သမားလှဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား လှူဖူလုံရေးအဖွဲ့	၂၆,၃၅၇.၅၆၂	၅,၂၉၅.၀၂၉	+၂၁,၀၆၂.၅၃၃	၃၃,၄၆၀.၂၉၁	၆,၁၆၉.၆၁၇	+၂၇,၂၉၀.၆၇၄	၁၂၆.၉၅%	၁၁၆.၅၂%
	စုစုပေါင်း	၂၆,၃၅၇.၅၆၂	၅,၂၉၅.၀၂၉	+၂၁,၀၆၂.၅၃၃	၃၃,၄၆၀.၂၉၁	၆,၁၆၉.၆၁၇	+၂၇,၂၉၀.၆၇၄	၁၂၆.၉၅%	၁၁၆.၅၂%

နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ယာယီရငွေ၊ သုံးငွေစာရင်း

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း

စဉ်	ဝန်ကြီးဌာန / အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ပထမ(၆)လ လျာထားချက်			၂၀၁၆-၂၀၁၇ ပထမ(၆)လပတ်အထိ အကောင်အထည်ဖော်နိုင်မှု			ပထမ(၆)လပတ်အတွက် လျာထားချက်အပေါ်	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေရရှိမှု ရာခိုင်နှုန်း	သုံးငွေသုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၃)	၁၀(၇+၄)
၁	နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ								
၁	မြန်ကြားရေး	၉,၂၂၁,၁၅၅	၈,၂၈၃,၃၄၇	+၉၃၇,၈၀၈	၉,၈၃၁,၀၇၀	၇,၂၀၄,၇၉၁	+၂,၆၂၆,၂၇၉	၁၀၆.၆၁%	၈၆.၉၈%
၂	စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း	၂၂,၀၀၄,၉၈၀	၁၃,၉၂၅,၀၇၁	+၈,၀၇၉,၉၀၉	၂၉,၅၅၃,၉၆၆	၂၂,၇၆၇,၇၇၇	+၆,၇၈၆,၁၈၉	၁၃၄.၃၁%	၁၆၃.၅၀%
၃	ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး	၂၅၁,၅၆၁,၉၅၆	၃၃၉,၂၃၆,၂၃၆	-၈၇,၆၇၄,၂၈၀	၂၂၉,၂၄၀,၃၈၆	၂၉၆,၁၅၃,၄၇၀	-၆၆,၉၁၃,၀၈၄	၉၁.၁၃%	၈၇.၃၀%
၄	သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး	၂၆၅,၉၆၀,၃၃၁	၁၅၀,၅၈၀,၉၁၆	+၁၁၅,၃၇၉,၄၁၅	၂၁၈,၇၈၆,၇၉၉	၁၄၈,၁၉၁,၃၇၅	+၇၀,၅၉၅,၄၂၄	၈၂.၂၆%	၉၈.၄၁%
၅	လျှပ်စစ်နှင့်စွမ်းအင်	၂,၁၆၂,၈၉၂,၄၈၆	၁,၈၉၂,၇၇၈,၀၃၂	+၂၇၀,၁၁၄,၄၅၄	၁,၇၁၇,၇၈၂,၀၀၃	၁,၅၉၂,၅၉၁,၆၉၉	+၁၂၅,၁၉၀,၃၀၄	၇၉.၄၂%	၈၄.၁၄%
၆	စက်မှု	၃၈,၈၅၄,၇၉၈	၁၇၀,၇၂၄,၈၀၄	-၁၃၁,၈၇၀,၀၀၆	၃၃,၉၆၇,၆၄၄	၁၄၉,၈၇၇,၂၄၅	-၁၁၅,၉၀၉,၆၀၁	၈၇.၄၂%	၈၇.၇၉%
၇	စီမံကိန်းနှင့်ဘဏ္ဍာရေး	၂၀၄,၄၇၉,၁၀၈	၂၅၆,၁၇၂,၀၉၆	-၅၁,၆၉၂,၉၈၈	၁၉၃,၈၈၇,၄၃၄	၂၂၃,၇၂၉,၃၈၃	-၂၉,၈၄၁,၉၄၉	၉၄.၈၂%	၈၇.၃၄%
	စုစုပေါင်း	၂,၉၅၄,၉၇၄,၈၁၄	၂,၈၃၁,၇၀၀,၅၀၂	+၁၂၃,၂၇၄,၃၁၂	၂,၄၃၃,၈၄၉,၃၀၂	၂,၄၄၀,၅၁၅,၇၄၀	-၇,၆၆၆,၄၃၈	၈၂.၃၄%	၈၆.၁၉%

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် (ဧပြီလမှစက်တင်ဘာလအထိ)
 ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ် ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ယာယီရငွေသုံးငွေစာရင်း
 (စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဝန်ကြီးဌာန / အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ပထမ(၆)လ လျာထားချက်			၂၀၁၆-၂၀၁၇ ပထမ(၆)လပတ်အထိ အကောင်အထည်ဖော်နိုင်မှု			ပထမ(၆)လပတ် လျာထားချက်အပေါ်	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေရရှိမှု ရာခိုင်နှုန်း	သုံးငွေသုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၇)	၁၀(၇+၈)
၁	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ								
	၁ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး	၁၄၄,၀၅၂.၁၄၆	၁၃၇,၀၆၆.၁၆၄	+၆,၉၈၅.၉၈၂	၈၈,၄၉၂.၅၃၄	၉၀,၈၇၁.၇၁၁	-၂,၃၇၉.၁၇၇	၆၁.၄၃%	၆၆.၃၀%
	၂ လျှပ်စစ်နှင့်စွမ်းအင်	၃၇၈,၆၂၅.၃၉၇	၃၄၅,၇၅၀.၅၂၈	+၃၂,၈၇၄.၈၆၉	၃၅၃,၄၈၂.၅၃၆	၃၀၉,၁၈၂.၃၃၀	+၄၄,၃၀၀.၂၀၆	၉၃.၃၆%	၈၉.၄၂%
	၁။ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း	၂၈၀,၈၉၀.၉၉၃	၂၇၀,၂၃၈.၇၈၃	+၁၀,၆၅၂.၂၁၀	၂၅၉,၅၆၇.၉၈၈	၂၃၃,၆၇၀.၅၈၅	+၂၅,၈၉၇.၄၀၃	၉၂.၄၁%	၈၆.၄၇%
	၂။မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း	၉၇,၇၃၄.၄၀၄	၇၅,၅၁၁.၇၄၅	+၂၂,၂၂၂.၆၅၉	၉၃,၉၁၄.၅၄၈	၇၅,၅၁၁.၇၄၅	+၁၈,၄၀၂.၈၀၃	၉၆.၀၉%	၁၀၀.၀၀%
	စုစုပေါင်း	၅၂၂,၆၇၇.၅၄၃	၄၈၂,၈၁၆.၆၉၂	+၃၉,၈၆၀.၈၅၁	၄၄၁,၉၇၅.၀၇၀	၄၀၀,၀၅၄.၀၄၁	+၄၁,၉၂၁.၀၂၉	၈၄.၅၆%	၈၂.၈၆%

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် (ဧပြီလမှစက်တင်ဘာလအထိ)

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ယာယီရငွေသုံးငွေစာရင်း

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဝန်ကြီးဌာန / အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ပထမ(၆)လ လျာထားချက်			၂၀၁၆-၂၀၁၇ ပထမ(၆)လပတ်အထိ အကောင်အထည်ဖော်နိုင်မှု			ပထမ(၆)လပတ် လျာထားချက်အပေါ်	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေရရှိမှု ရာခိုင်နှုန်း	သုံးငွေသုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၃)	၁၀(၇+၄)
၁	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၂၁၅,၉၆၉.၈၀၆	၂၅,၁၁၁.၁၅၅	+၁၉၀,၈၅၈.၆၅၁	၂၃၉,၅၃၃.၂၄၅	၂၅,၁၁၁.၁၅၅	+၂၁၄,၄၂၂.၀၉၀	၁၁၀.၉၁%	၁၀၀.၀၀%
	စုစုပေါင်း	၂၁၅,၉၆၉.၈၀၆	၂၅,၁၁၁.၁၅၅	+၁၉၀,၈၅၈.၆၅၁	၂၃၉,၅၃၃.၂၄၅	၂၅,၁၁၁.၁၅၅	+၂၁၄,၄၂၂.၀၉၀	၁၁၀.၉၁%	၁၀၀.၀၀%

၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် (ဧပြီလမှစက်တင်ဘာလအထိ)

တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ၏ ယာယီရငွေသုံးငွေစာရင်း

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဝန်ကြီးဌာန / အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ပထမ(၆)လ လျာထားချက်			၂၀၁၆-၂၀၁၇ ပထမ(၆)လပတ်အထိ အကောင်အထည်ဖော်နိုင်မှု			ပထမ(၆)လပတ် လျာထားချက်အပေါ်	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေရရှိမှု ရာခိုင်နှုန်း	သုံးငွေသုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၃)	၁၀(၇+၄)
၁	တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ	၅၆၂.၃၂၉	၅၅၇.၅၀၀	+၄.၈၂၉	၇၀၇.၀၃၉	၅၄၂.၉၂၈	+၁၆၄.၁၁၁	၁၂၅.၇၃%	၉၇.၃၉%
	စုစုပေါင်း	၅၆၂.၃၂၉	၅၅၇.၅၀၀	+၄.၈၂၉	၇၀၇.၀၃၉	၅၄၂.၉၂၈	+၁၆၄.၁၁၁	၁၂၅.၇၃%	၉၇.၃၉%

၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် (ဧပြီလမှစက်တင်ဘာလအထိ)

နေပြည်တော်ကောင်စီ၏ ယာယီရငွေသုံးငွေစာရင်း

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဝန်ကြီးဌာန / အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ပထမ(၆)လ လျာထားချက်			၂၀၁၆-၂၀၁၇ ပထမ(၆)လပတ်အထိ အကောင်အထည်ဖော်နိုင်မှု			ပထမ(၆)လပတ် လျာထားချက်အပေါ်	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေရရှိမှု ရာခိုင်နှုန်း	သုံးငွေသုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၃)	၁၀(၇+၄)
၁	နေပြည်တော်ကောင်စီ	၁၉.၃၃၇	၈၂၀.၇၁၂	-၈၀၁.၃၇၅	၃၈.၉၆၀	၇၇၁.၈၇၂	-၇၃၂.၉၁၂	၂၀၁.၄၈%	၉၄.၀၅%
	စုစုပေါင်း	၁၉.၃၃၇	၈၂၀.၇၁၂	-၈၀၁.၃၇၅	၃၈.၉၆၀	၇၇၁.၈၇၂	-၇၃၂.၉၁၂	၂၀၁.၄၈%	၉၄.၀၅%

၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် (ဧပြီလမှစက်တင်ဘာလအထိ)

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ယာယီရငွေသုံးငွေစာရင်း

(စာရင်းချုပ်)

(ကျပ်သန်းပေါင်း)

စဉ်	ဝန်ကြီးဌာန / အဖွဲ့အစည်းအမည်	၂၀၁၆-၂၀၁၇ ပထမ(၆)လ လျာထားချက်			၂၀၁၆-၂၀၁၇ ပထမ(၆)လပတ်အထိ အကောင်အထည်ဖော်နိုင်မှု			ပထမ(၆)လပတ် လျာထားချက်အပေါ်	
		ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေ	အသုံးစရိတ်	ပိုငွေ(+) / လိုငွေ(-)	ရငွေရရှိမှု ရာခိုင်နှုန်း	သုံးငွေသုံးစွဲမှု ရာခိုင်နှုန်း
၁	၂	၃	၄	၅	၆	၇	၈	၉(၆+၃)	၁၀(၇+၄)
၁	နေပြည်တော်စည်ပင်သာယာရေး ကော်မတီ	၂၄,၃၂၈.၉၇၉	၁၇,၁၉၀.၂၁၆	+၇,၁၃၈.၇၆၃	၂၃,၁၃၆.၂၇၂	၁၆,၇၈၉.၂၆၀	+၆,၃၄၇.၀၁၂	၉၅.၁၀%	၉၇.၆၇%
	စုစုပေါင်း	၂၄,၃၂၈.၉၇၉	၁၇,၁၉၀.၂၁၆	+၇,၁၃၈.၇၆၃	၂၃,၁၃၆.၂၇၂	၁၆,၇၈၉.၂၆၀	+၆,၃၄၇.၀၁၂	၉၅.၁၀%	၉၇.၆၇%

နိုင်ငံတော်၏ ကြွေးမြီ အရပ်ရပ်အခြေအနေ တင်ပြချက်

၆၀။ နိုင်ငံတော်၏ (၃၁-၁၂-၂၀၁၆) ရက်နေ့အထိ ပြည်ပကြွေးမြီ အရပ်ရပ်အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

(အမေရိကန်ဒေါ်လာ)

စဉ်	မြီရှင်နိုင်ငံ/အဖွဲ့အစည်းအမည်	ပေးဆပ်ရန်ကျန်ငွေ
၁	အေဒီဘီ	၅၀၈,၇၀၈,၃၅၂.၀၉
၂	ဩစတြီးယား	၁၁၈,၅၃၈,၉၉၇.၅၂
၃	တရုတ်	၃,၉၅၅,၆၉၇,၅၇၇.၅၉
၄	ဖင်လန်	၂,၆၂၉,၄၉၅.၄၆
၅	ပြင်သစ်	၄၅၆,၇၂၇,၆၄၆.၄၁
၆	ဂျာမဏီ	၆၈၃,၀၀၈,၃၄၃.၂၈
၇	အိုင်ဒီအေ	၈၄၀,၅၄၉,၀၇၅.၅၇
၈	အိုင်အက်မ်အေဒီ	၃,၃၀၀,၂၇၉.၈၅
၉	အိန္ဒိယ	၁၈၆,၆၅၆,၂၀၃.၂၁
၁၀	ဂျပန်	၁,၉၉၈,၆၆၁,၅၀၆.၈၅
၁၁	ကိုရီးယား	၁၀၇,၃၀၀,၇၇၉.၅၄
၁၂	နယ်သာလန်	၈,၁၄၁,၃၁၀.၇၆
၁၃	အိုပက်	၁၁,၆၄၃,၃၆၄.၆၁
၁၄	ဆော်ဒီ	၁,၉၃၀,၀၀၇.၄၁
၁၅	ထိုင်း	၂၆,၁၆၁,၉၉၁.၀၀
၁၆	အင်္ဂလန်	၃၃,၆၀၈,၁၆၄.၆၄
၁၇	ဆာဗီးယား	၄၆,၆၁၆,၄၄၄.၅၃
	စုစုပေါင်း	၈,၉၈၉,၈၇၉,၅၄၀.၃၂

၆၁။ ၂၀၁၁-၂၀၁၂ ခု ၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် နိုင်ငံတော်၏ ပြည်တွင်း ၊ ပြည်ပ ကြွေးမြီ အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

(ကျပ်ဘီလီယံ)

ဘဏ္ဍာရေးနှစ်	ပြည်တွင်းကြွေးမြီ (ကျပ်ဘီလီယံ)	ဂျီဒီပီ၏ %	ပြည်ပကြွေးမြီ (ကျပ်ဘီလီယံ)	ဂျီဒီပီ၏ %
၂၀၁၁-၂၀၁၂ (၃၁-၃-၂၀၁၂ နေ့အထိ)	၉,၉၃၈	၂၁.၃%	* ၆,၃၃၅	၁၃.၆%
၂၀၁၂-၂၀၁၃ (၃၁-၃-၂၀၁၃ နေ့အထိ)	၁၀,၈၂၄	၂၁.၁%	* ၇,၃၀၁	၁၄.၂ %
၂၀၁၃-၂၀၁၄ (၃၁-၃-၂၀၁၄ နေ့အထိ)	၁၂,၀၁၄	၂၀.၃%	၉,၅၆၁	၁၆.၁%
၂၀၁၄-၂၀၁၅ (၃၁-၃-၂၀၁၅ နေ့အထိ)	၁၂,၄၈၇	၁၈.၉ %	၉,၅၄၅	၁၄.၄ %
၂၀၁၅-၂၀၁၆ (၃၁-၃-၂၀၁၆ နေ့အထိ)	၁၅,၇၂၄	၂၁.၄ %	၁၂,၂၄၆	၁၆.၇ %
၂၀၁၆-၂၀၁၇ (၃၁-၁၂-၂၀၁၆ နေ့အထိ)	၁၆,၃၃၄	၂၀.၁%	၁၀,၆၅၃	၁၃.၁%

မှတ်ချက်။ * နောက်ကျကြေးများမပါဝင်ပါ။

၆၂။ နိုင်ငံတော်၏ ပြည်တွင်းပြည်ပကြွေးမြီများနှင့် ပတ်သက်၍ ကြွေးမြီခံနိုင်ရည်ရှိမှု ဆန်းစစ်ခြင်းနှင့် ကြွေးမြီစီမံခန့်ခွဲမှု ခိုင်မာ အားကောင်းစေရန် ဆောင်ရွက်ခြင်း၊ ကြွေးမြီ မှတ်တမ်းတင်ခြင်း၊ ကြွေးမြီအစီရင်ခံခြင်းတို့ကို စနစ်တကျ ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၅-၁-၂၀၁၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂ ဖြင့် ပြဋ္ဌာန်းခဲ့ပါတယ်။

၆၃။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ၏ ပုဒ်မ(၁၁)အရ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာကို အနည်းဆုံး နောက်ဘဏ္ဍာရေးနှစ် သုံးနှစ်ကာလအတွက် ဝန်ကြီးဌာနက နှစ်စဉ်ပုံမှန် ရေးဆွဲရမည်ဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမဦးဆုံးအဖြစ် ၂၀၁၆ ခုနှစ်၊ ကာလလတ် ကြွေးမြီစီမံ

ခန့်ခွဲမှုမဟာဗျူဟာအား ရေးဆွဲခဲ့ရာ ၁၉-၈-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့၌ အတည်ပြုခဲ့ပါတယ်။ ယခုအခါ ၂၀၁၇ ခုနှစ်၊ ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာ ထုတ်ပြန်နိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ၏ ပုဒ်မ (၃၇) အရ အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအား နှစ်စဉ်ရေးဆွဲရမည်ဖြစ်သဖြင့် ပထမဦးဆုံး အဖြစ် ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါတယ်။

၆၄။ ဆက်လက်ပြီး ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို တင်ပြပါမယ်။ ဥပဒေကြမ်း တွင် အပိုင်း ၈ ပိုင်း၊ အခန်း ၈ ခန်း၊ ပုဒ်မ ၄၂ ခု ပါဝင်ပါတယ်။

အပိုင်း	အခန်း	ပုဒ်မ	အကြောင်းအရာ	စာမျက်နှာ
၁		၁	အမည်နှင့်စတင်အကျိုးသက်ရောက်သည့်နေ့ရက်	၁
၂	၁	၂-၅	နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်ဦးစီးဌာနများ (ရငွေများနှင့် သုံးငွေများ)	၂-၄
	၂	၆-၁၂	ငွေချေးယူခြင်း	၄-၆
	၃	၁၃-၁၄	ပြည်ပအကူအညီရယူခြင်း	၆-၇

အပိုင်း	အခန်း	ပုဒ်မ	အကြောင်းအရာ	စာမျက်နှာ
၃	၄	၁၅-၁၈	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ	၇-၈
	၁	၁၉-၂၁	နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ	၈-၁၀
	၂	၂၂	နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်များ	၁၀-၁၁
	၃	၂၃	နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့်များ	၁၂
၄	၄	၂၄-၂၆	ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဉ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ	၁၃-၁၄
		၂၇	သီးသန့်ရန်ပုံငွေ	၁၄-၁၅
	၅	၂၈-၃၁	တပ်မြို့စည်ပင်သာယာရေးအဖွဲ့များ	၁၅-၁၆
	၆	၃၂-၃၄	နေပြည်တော်ကောင်စီ	၁၆-၁၇
	၇	၃၅-၃၈	နေပြည်တော်စည်ပင်သာယာရေးကော်မတီ	၁၇-၁၈
	၈	၃၉-၄၂	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၁၈-၂၀

နိဂုံး

၆၅။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၇ ခုနှစ် ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ သုံးသပ်အကြံပြုချက်နှင့်အတူ ပူးတွဲတင်ပြထားပါတယ်။ ၂၀၁၇ ခုနှစ် ၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းကို ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေနှင့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ

ဥပဒေကို ပြင်ဆင်သည့်ဥပဒေတို့အပေါ် အခြေခံ၍ အောက်ပါတို့ကို အစားထိုးဖြည့်စွက် ပြင်ဆင်ခြင်းများကို ဆောင်ရွက်ထားပါတယ်-

- (က) ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ ပုဒ်မ (၅) ကို ပုဒ်မ (၁၈)အဖြစ် အစားထိုးပြင်ဆင်ထားပါတယ်။
- (ခ) အခန်း(၂)ငွေချေးယူခြင်း ပုဒ်မ(၁၀)(ခ)တွင် ယခင်ပုဒ်မ (၁၁)(ခ)ကို ပုဒ်မ အမှတ်နှင့်စာသားများ ပြင်ဆင်ဖြည့်စွက် ထားပါတယ်။
- (ဂ) အပိုင်း(၃) နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ အခန်း(၁)ပုဒ်မ (၁၉) (က)၊ (ခ)ကို စာသားများဖြည့်စွက်ပြင်ဆင်ထားပါတယ်။
- (ဃ) အပိုင်း(၄) သီးသန့်ရန်ပုံငွေ၊ ပုဒ်မ(၂၇)(က) ပုဒ်မခွဲငယ်(၂)ကို အစားထိုး ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပုဒ်မခွဲငယ်(၃) ကို ပယ်ဖျက်ထားပါတယ်။

၆၆။ လေးစားအပ်ပါသော နာယကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ကျွန်တော့်အနေဖြင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲ တင်ပြခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ပြည့်စုံစွာ ရှင်းလင်းတင်ပြပြီး ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။

